

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်  
အရေးပေါ်အစည်းအဝေး(၂/၂၀၁၇)

## မှတ်တမ်း

၁၃၇၉ ခုနှစ်၊ နတ်တော်လဆုတ် (၂)ရက်နေ့မှ

၁၃၇၉ ခုနှစ်၊ နတ်တော်လဆုတ် (၃)ရက်နေ့အထိ

(၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့မှ

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့အထိ)

**ဒုတိယအကြိမ်**  
**ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၇)**

**မာတိကာ**

<b>စဉ်</b>	<b>အကြောင်းအရာ</b>	<b>စာမျက်နှာ</b>
၁။	ပထမနေ့အစည်းအဝေးမှတ်တမ်း (၅-၁၂-၂၀၁၇)	
	(က) ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း	၁
	(ခ) အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း	၂
	(ဂ) အစည်းအဝေး မတက်ရောက်နိုင်သော ကိုယ်စားလှယ်များရှိပါက ခွင့်ပန်ကြားခြင်း နှင့် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း	၃
	(ဃ) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း	၄
	(င) ပြည်နယ်တရားလွှတ်တော် တရားသူကြီးမှ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌရှေ့မှောက်တွင် ကတိသစ္စာပြုခြင်း	၆

စဉ်	အကြောင်းအရာ	စာမျက်နှာ
(စ)	ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ရသုံးခန့်မှန်းခြေငွေစာရင်းအား ပြည်နယ်လွှတ်တော်သို့ တင်သွင်းခြင်း	၇
(ဆ)	ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ရသုံးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီ၏ အစီရင်ခံစာအား ဖတ်ကြားတင်ပြခြင်း	၁၀
(ဇ)	ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ရသုံးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ အကြံပြုဆွေးနွေးရန် အမည်စာရင်းတင်သွင်းခြင်း	၁၆
(ဈ)	၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း)အား ပြည်နယ်လွှတ်တော်တွင် အတည်ပြုချက်ရယူနိုင်ရေး ပြည်နယ်လွှတ်တော်သို့ တင်သွင်းခြင်း	၁၇

စဉ်	အကြောင်းအရာ	စာမျက်နှာ
(ည)	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယား ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲ ရေးဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဥပဒေပြု ရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာအား ဖတ်ကြားတင်ပြခြင်း	၁၈
(ဋ)	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယား ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲ ရေးဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များမှ အကြံပြု ဆွေးနွေးရန် အမည်စာရင်းတင်သွင်းခြင်း	၂၀
(ဌ)	ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၇)(ပထမနေ့) ရပ်နားခြင်းနှင့် (ဒုတိယနေ့) ဆက်လက် ကျင်းပမည့် နေ့ရက်ကြေညာခြင်း	၂၁
(ဍ)	ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြန်လည်ထွက်ခွာ ခြင်း	၂၁

ဒုတိယအကြိမ်

ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၇)

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၂။	ဒုတိယနေ့အစည်းအဝေးမှတ်တမ်း (၆-၁၂-၂၀၁၇)	
	(က) ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း	၂၂
	(ခ) အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း	၂၃
	(ဂ) အစည်းအဝေး မတက်ရောက်နိုင်သော ကိုယ်စားလှယ်များရှိပါက ခွင့်ပန်ကြားခြင်း နှင့် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း	၂၄
	(ဃ) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း	၂၄
	(င) ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ရသုံး ခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက အကြံပြု ဆွေးနွေးခြင်း	၂၅

စဉ်	အကြောင်းအရာ	စာမျက်နှာ
(စ)	ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ရသုံးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ပြည်နယ် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း	၄၆
(ဆ)	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များမှ အကြံပြုဆွေးနွေးခြင်း	၄၇
(ဇ)	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ပြည်နယ် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း	၄၈
(ည)	ကယားပြည်နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲခြင်းဆိုင်ရာနည်းဥပဒေများ အတည်ပြုကြောင်း ကြေညာခြင်း	၄၉
(ဋ)	ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၇) ပြီးမြောက်ကြောင်း ကြေညာခြင်း	၅၀
(ဌ)	ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြန်လည်ထွက်ခွာခြင်း	၅၀

<b>စဉ်</b>	<b>အကြောင်းအရာ</b>	<b>စာမျက်နှာ</b>
------------	--------------------	------------------

- |    |   |   |
|----|---|---|
| ၃။ | <p>ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး(၂/၂၀၁၇)ဆုံးဖြတ်ချက်များ</p> <p>၅၈) မှတ်တမ်းတင်ခြင်းအမှတ်၊ ၁ /၂ - ၂ /အရေးပေါ် (၂၀၁၇)၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း</p> <p>(ခ) မှတ်တမ်းတင်ခြင်းအမှတ်၊ ၂ /၂ - ၂ /အရေးပေါ် (၂၀၁၇)၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း</p> <p>(ဂ) အတည်ပြုခြင်းအမှတ်၊ ၁ /၂ - ၂ /အရေးပေါ် (၂၀၁၇)၊ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ရသုံးခန့် မှန်းခြေငွေစာရင်းကို အတည်ပြုခြင်း</p> <p>(ဃ) အတည်ပြုခြင်းအမှတ်၊ ၂ /၂ - ၂ /အရေးပေါ် (၂၀၁၇)၊ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)ကို အတည်ပြုခြင်း</p> <p>(င) အတည်ပြုခြင်းအမှတ်၊ ၃ /၂ - ၂ /အရေးပေါ် (၂၀၁၇)၊ ကယားပြည်နယ် ပုဂ္ဂလိကမော်တော် ယာဉ်များ စနစ်တကျပြေးဆွဲခြင်းဆိုင်ရာ နည်းဥပဒေများ အတည်ပြုခြင်း</p> | <p>၅၂</p> <p>၅၂</p> <p>၅၂</p> <p>၅၃</p> <p>၅၃</p> |
|----|---|---|

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ်

ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၇)

ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအမည်စာရင်း

စဉ်	အမည်	တာဝန်
(၁)	ဦးလှထွေး	- ဥက္ကဋ္ဌ
(၂)	ဦးတင်မြင့်	- ဒုတိယဥက္ကဋ္ဌ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ်

ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၇)သို့

တက်ရောက်သည့်

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစာရင်း

စဉ် အမည်

မဲဆန္ဒနယ်

(၁) ဦးအယ်လ်ဖောင်းရှိ

- မယ်စွဲမြို့နယ်၊

မဲဆန္ဒနယ်အမှတ် (၂)

ဝန်ကြီးချုပ်၊

ကယားပြည်နယ်အစိုးရအဖွဲ့

(၂) ဦးလှထွေး

- ရှားတောမြို့နယ်၊

မဲဆန္ဒနယ်အမှတ် (၂)

ဥက္ကဋ္ဌ၊

ကယားပြည်နယ်လွှတ်တော်

(၃) ဦးတင်မြင့်

- လွိုင်ကော်မြို့နယ်၊

မဲဆန္ဒနယ်အမှတ် (၂)

ဒုတိယဥက္ကဋ္ဌ၊

ကယားပြည်နယ်လွှတ်တော်

၈၂

- (၄) ဗိုလ်မှူးကြီးမြင့်ဝေ - တပ်မတော်သားကိုယ်စားလှယ်  
ဝန်ကြီး၊  
ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ  
ဝန်ကြီးဌာန
- (၅) ဦးဘော့စ်ကို - ဒီမော့ဆိုမြို့နယ်၊  
မဲဆန္ဒနယ်အမှတ် (၂)  
ဝန်ကြီး၊  
ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့်  
ဆည်မြောင်းဝန်ကြီးဌာန
- (၆) ဦးတီရယ် - ရှားတောမြို့နယ်၊  
မဲဆန္ဒနယ်အမှတ် (၁)  
ဝန်ကြီး၊  
ပြည်နယ်သယံဇာတနှင့် သဘာဝ  
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး  
ဌာန
- (၇) ဦးလှမျိုးဆွေ - ဗမာတိုင်းရင်းသားကိုယ်စားလှယ်  
ပြည်နယ်ဗမာတိုင်းရင်းသားရေးရာ  
ဝန်ကြီး

- (၈) ဦးသဲရယ် - ဖရူဆိုမြို့နယ်၊  
မဲဆန္ဒနယ်အမှတ် (၁)  
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
- (၉) ဦးခင်မောင်ထွန်း - ဖရူဆိုမြို့နယ်၊  
မဲဆန္ဒနယ်အမှတ် (၂)  
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
- (၁၀) ဦးအေးရွှေ - ဘောလခဲမြို့နယ်၊  
မဲဆန္ဒနယ်အမှတ် (၁)  
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
- (၁၁) ဦးစိုးရယ် - ဘောလခဲမြို့နယ်၊  
မဲဆန္ဒနယ်အမှတ် (၂)  
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
- (၁၂) ဦးရန်နိုင်ဆွေ - ဖားဆောင်းမြို့နယ်၊  
မဲဆန္ဒနယ်အမှတ် (၂)  
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
- (၁၃) ဦးသိန်းအောင် - ဒီမောဆိုမြို့နယ်၊  
မဲဆန္ဒနယ်အမှတ် (၁)  
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
- (၁၄) ဦးအောင်နိုင်ဦး - မယ်စွဲမြို့နယ်၊  
မဲဆန္ဒနယ်အမှတ် (၁)  
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ်

ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၇)သို့  
တက်ရောက်သည့်

တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစာရင်း

စဉ်	အမည်
(၁) ကြည်း ၃၅၈၁၂	- ဗိုလ်မှူးအောင်ခိုင်စိုး
(၂) ကြည်း ၂၂၀၀၀	- ဗိုလ်မှူးမျိုးမြင့်
(၃) ကြည်း ၂၈၅၇၀	- ဗိုလ်ကြီးရွှေတိုး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ်

ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၇)

ခွင့်ပန်ကြားသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စာရင်း

စဉ်	အမည်	မဲဆန္ဒနယ်	မှတ်ချက်
(၁)	ဒေါက်တာ	-လွိုင်ကော်မြို့နယ်၊	၅-၁၂-၂၀၁၇
	အောင်ကျော်ဌေး	မဲဆန္ဒနယ်အမှတ်(၁)	၆-၁၂-၂၀၁၇
(၂)	ဦးဝင်းမြင့်	- ဖားဆောင်းမြို့နယ်၊	၅-၁၂-၂၀၁၇
		မဲဆန္ဒနယ်အမှတ်(၁)	၆-၁၂-၂၀၁၇
(၃)	ဗိုလ်မှူးနေထွန်း	- တပ်မတော်သား	၅-၁၂-၂၀၁၇
		ကိုယ်စားလှယ်	၆-၁၂-၂၀၁၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ်

ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၇)သို့

တက်ရောက်သည့်

အခြားဖိတ်ကြားထားသောပုဂ္ဂိုလ်များ

စဉ် အမည်

မဲဆန္ဒနယ်

(၁) ဦးကျော်လင်းမောင်

- တရားသူကြီးချုပ်

ပြည်နယ်တရားလွှတ်တော်

(၂) ဦးစိုင်းကျော်ဇံ

- ဥပဒေချုပ်

ပြည်နယ်ဥပဒေချုပ်ရုံး

(၃) ဦးအောင်မောင်း

- စာရင်းစစ်ချုပ်

ပြည်နယ်စာရင်းစစ်ချုပ်ရုံး

(၄) ဦးမော်မော်

- ဝန်ကြီး၊

ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေး

ဝန်ကြီးဌာန

(၅) ဦးခင်မောင်ဖြူ

- ဝန်ကြီး၊

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့်

လျှပ်စစ်ဝန်ကြီးဌာန

(၆) ဒေါ်စဝ်ဥမ္မာကြည်

- ပြည်နယ်တရားလွှတ်တော်တရားသူကြီး

(၇) ဦးရဲနိုင်အောင်

- ညွှန်ကြားရေးမှူး

ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ်

ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၇)

မှတ်တမ်း

၁၃၇၉ ခုနှစ်၊ နတ်တော်လဆုတ် (၂) ရက်

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့

( အင်္ဂါနေ့ )

ကယားပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ဒုတိယ အကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၇) ကို နံနက် (၁၀:၀၀)နာရီအချိန်တွင် စတင်ကျင်းပပါသည်။

{ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးလှထွေးက ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်အေးမူနှင့် တွဲဖက်အခမ်းအနားမှူး အဖြစ် ညွှန်ကြားရေးမှူး ဒေါ်စုလှိုင်မိုးတို့က ဆောင်ရွက်ပါသည်။ }

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာယူခြင်း

အချိန်၊ ၁၀:၀၀။

အခမ်းအနားမှူး။ ။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ကြွရောက် လာပါပြီရှင်။

{ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် သတ်မှတ်ထားသည့် စင်မြင့် ပေါ်တွင် ကြွရောက်နေရာယူပါသည်။ }

အားလုံးထိုင်နိုင်ပါပြီရှင်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှင်။ ဒီနေ့အစည်းအဝေးကို အခမ်းအနားမှူးအဖြစ် ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ကျွန်မ ဒေါ်ခင်အေးမူနှင့် တွဲဖက်အခမ်းအနားမှူးအဖြစ် ညွှန်ကြားရေးမှူး ဒေါ်စုလှိုင်မိုးတို့က ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ အစည်းအဝေး အခမ်းအနားအစီအစဉ်များကို ကြိုတင်ဖြန့်ဝေထားပြီးဖြစ်တဲ့အတွက် အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရှင်။ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၇)ကို ဦးစီးကျင်းပပေးနိုင်ပါရန် တင်ပြအပ်ပါတယ်ရှင်။

**အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း  
ကြေညာခြင်း**

**ဥက္ကဋ္ဌ။** ။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ယနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၇)မှာ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီရဲ့ တင်ပြချက်အရ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် (၂၀)ဦးရှိတဲ့အနက် (၁၇)ဦး တက်ရောက်ကြပါတယ်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ဦးရေစုစုပေါင်းရဲ့ (၈၅)ရာခိုင်နှုန်းရှိတဲ့အတွက် ၂၀၁၄ ခုနှစ်၊ ကယားပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၃၄ (ခ) အရ အစည်းအဝေး အထမြောက်ကြောင်းနဲ့ စတင်ကျင်းပကြောင်း ကြေညာပါတယ်။



**အစည်းအဝေးမတက်ရောက်နိုင်သော ကိုယ်စားလှယ်များရှိပါက  
ခွင့်ပန်ကြားခြင်းနှင့် ပြည်နယ်လွှတ်တော်၏  
အဆုံးအဖြတ်ရယူခြင်း**

**ဥက္ကဋ္ဌ။** ။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ (၄၄)အရ အစည်းအဝေး မတက်ရောက်နိုင်တဲ့ ကိုယ်စားလှယ်များရှိပါက ခွင့်ပန်ကြားရန် ဖြစ်ပါတယ်။

**ဦးစိုးရယ်၊ အဖွဲ့ဝင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ။** ။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌခင်ဗျား။ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ကျော်ဌေးသည်(၅-၁၂-၂၀၁၇) ရက်နေ့တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှု ရတနာခန်းမ၊ ရုံးအမှတ်(၃၅) နေပြည်တော်၌ ကျင်းပပြုလုပ်မည့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ရမည်ဖြစ်ပါသဖြင့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၇) တက်ရောက်ခြင်းမှ ကင်းလွတ်ခွင့်ပြု နိုင်ပါရန် တင်ပြလာပါတယ်ခင်ဗျား။ ၎င်းအပြင် ဖားဆောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် သည် ကိုယ်ရေးကိုယ်တာကိစ္စ ဆောင်ရွက်ရန်ရှိပါသဖြင့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ( ၂ / ၂၀၁၇ ) တက်ရောက်ခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်ပါရန် တင်ပြလာပါတယ်ခင်ဗျား။

ဆက်လက်၍ ကယားပြည်နယ်၊ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးနေထွန်းသည် နေပြည်တော်တွင် အရေးပေါ် အစည်းအဝေး တက်ရောက်ရန်ရှိပါသဖြင့် ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၇) တက်ရောက်ခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်ပါရန် တင်ပြလာပါတယ်ခင်ဗျား။ သို့ဖြစ်ပါ၍ လွိုင်ကော် မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ကျော်ဌေး၊ ဖားဆောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးနေထွန်းတို့အား (၅-၁၂-၂၀၁၇) ရက်နေ့နှင့် (၆-၁၂-၂၀၁၇)ရက်နေ့များတွင် ကျင်းပပြုလုပ်မည့် ဒုတိယ အကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၇) ကို ခွင့်ကာလအဖြစ် သတ်မှတ်ခွင့်ပြုပေးနိုင်ပါရန် ၎င်းတို့၏ကိုယ်စား လေးစားစွာ တင်ပြအပ်ပါတယ်ခင်ဗျား။

**ဥက္ကဋ္ဌ။** ။ လွိုင်ကော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဒေါက်တာအောင်ကျော်ဌေး၊ ဖားဆောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဦးဝင်းမြင့်နဲ့ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးနေထွန်းတို့၏ ခွင့်ပန်ကြားချက်ကို လွှတ်တော်က သဘောတူ ပါသလားခင်ဗျား။

**{ သုံးကြိမ်တိုင်တိုင်မေးမြန်းသည်။ လွှတ်တော်က သဘောတူပါ သည်။ }**

လွှတ်တော်က သဘောတူတဲ့အတွက် ခွင့်ပြုပါတယ်။ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကိုယ်စားလှယ်များ ခွင့်ပန်ကြား ချက်နှင့်ပတ်သက်ပြီး ဒီကနေ့ အစည်းအဝေးမှာ တက်ရောက်ခွင့်ရှိတဲ့

ကိုယ်စားလှယ် (၂၀)ဦးအနက် ယနေ့ခွင့်ပန်ကြား၍ ခွင့်ပြုထားသူ (၃)ဦး ဖြစ်ပါတယ်။ ခွင့်မဲ့ပျက်ကွက်သူမရှိပါ။ အစည်းအဝေးကို အစီအစဉ် အတိုင်း ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

**ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း**

**ဥက္ကဋ္ဌ။** ။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ ဒီကနေ့အစည်းအဝေးမှာ တက်ရောက်ခွင့်ရှိတဲ့ လွှတ်တော် ကိုယ်စားလှယ် (၂၀)ဦးရှိပြီး (၁၇)ဦးတက်ရောက်ကြပါတယ်။ ကယား ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၄ (ဂ) (၂) အရ လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေတင်ပြချက် ကို လွှတ်တော်ရဲ့ အတည်ပြုချက်ရယူပါမယ်။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ဒီကနေ့ အစည်းအဝေးတက်ရောက်မှု အခြေအနေတင်ပြချက်ကို အတည်ပြုပါသလားခင်ဗျား။

{ သုံးကြိမ်တိုင်တိုင်မေးမြန်းသည်။ လွှတ်တော်က အတည်ပြုပါ သည်။ }

လွှတ်တော်က အတည်ပြုတဲ့အတွက် ကိုယ်စားလှယ်များ အစည်း အဝေး တက်ရောက်မှုအခြေအနေတင်ပြချက်ကို အတည်ပြုမှတ်တမ်း တင်ကြောင်း ကြေညာပါတယ်။

**ပြည်နယ်တရားလွှတ်တော် တရားသူကြီးမှ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ  
ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်း**

**အခမ်းအနားမှူး။ ။** ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်  
လွှတ်တော်ကိုယ်စားလှယ်များရှင်။ ပြည်နယ်တရားလွှတ်တော် တရားသူကြီး  
အဖြစ် (၂၉-၁၁-၂၀၁၇)ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်စာ  
အမှတ်(၃၁/၂၀၁၇)ဖြင့် တာဝန်ပေးအပ်ခြင်းခံရသည့် ဒေါ်စင်ဥမ္မာကြည်မှ  
ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌရှေ့မှောက်တွင် ကတိသစ္စာပြုရန်ဖြစ်ပါတယ်။  
ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်စင်ဥမ္မာကြည်မှ ပြည်နယ်  
လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်တွင် ကတိသစ္စာပြုရန်အတွက် ဥက္ကဋ္ဌ၏  
စင်မြင့်ရှေ့မှာ နေရာယူပေးပါရန်နှင့် ဥက္ကဋ္ဌကတိုင်ပေးသည့် ကတိသစ္စာကို  
လိုက်ဆိုရန်ဖြစ်ပါတယ်။ အစည်းအဝေး တက်ရောက်သူအားလုံး  
မတ်တပ်ရပ်ပေးပါရန် ပန်ကြားအပ်ပါတယ်ရှင်။

**(ပြည်နယ်တရားလွှတ်တော် တရားသူကြီးမှ ပြည်နယ်လွှတ်တော်  
ဥက္ကဋ္ဌရှေ့မှောက်တွင် ကတိသစ္စာဆိုပါမည်)**

‘ ကျွန်ုပ် ဒေါ်စင်ဥမ္မာကြည် သည် ပြည်ထောင်စုသမ္မတမြန်မာ  
နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်သစ္စာစောင့်သိရှိသေပြီး ပြည်ထောင်စု  
မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ  
အာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါ  
မည်။ ကျွန်ုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတော်၏တရားဥပဒေ  
များကို ထိန်းသိမ်းစောင့်ရှောက်ပါမည်။ ကျွန်ုပ်ထမ်းဆောင်ရမည့် တာဝန်  
ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာဖြင့် ကိုယ်စွမ်းရှိသရွေ့ ဉာဏ်စွမ်း  
ရှိသရွေ့ အစွမ်းကုန်ထမ်းဆောင်ပါမည်ဟု လေးနက်တည်ကြည်စွာ  
ကတိသစ္စာပြုပါသည်။ ’

**အခမ်းအနားမှူး။ ။** ပြည်နယ်တရားလွှတ်တော် တရားသူကြီး မှ သတ်မှတ်နေရာတွင် ပြန်ထိုင်ပေးရန် ဖြစ်ပါတယ်။ အားလုံးထိုင်နိုင် ပါပြီရှင်။

**ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ရသုံးခန့်မှန်းခြေ ငွေစာရင်းအား ပြည်နယ်လွှတ်တော်သို့ တင်သွင်းခြင်း**

**ဥက္ကဋ္ဌ။ ။** အစီအစဉ်(၆)ဖြစ်ပါတယ်။ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ တွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ရသုံးခန့်မှန်းခြေငွေစာရင်းအား ပြည်နယ်လွှတ်တော်တွင် အတည်ပြုချက်ရယူနိုင်ရေးအတွက် ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ ပြည်နယ်လွှတ်တော်သို့ တင်သွင်းရန် ဖြစ်ပါတယ်။

**ဦးမော်မော်၊ ဝန်ကြီး၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန။ ။** လေးစားအပ်ပါသော ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကျန်းမာချမ်းသာ ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော် ကတော့ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော် ဖြစ်ပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာ လအထိ (၆)လအတွက် ကယားပြည်နယ်၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်မှာ ဗဟိုအဖွဲ့အစည်း(၅)ခု၊ ဦးစီးဌာန(၁၆)ခု၊ စည်ပင်သာယာရေးအဖွဲ့(၁)ဖွဲ့၊ စုစုပေါင်း ဌာန(၂၂)ခု တို့ပါဝင်ကြောင်း တင်ပြအပ်ပါတယ်။ ၂၀၁၈ ခုနှစ်၊

ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ပြည်နယ်အဆင့် ဌာန၊ အဖွဲ့အစည်းများမှ တင်ပြတောင်းခံလာသည့် ရသုံးခန့်မှန်းခြေငွေစာရင်းမှာ သာမန်ရငွေ ကျပ်(၁၁၆၄.၂၅၉)သန်းဖြစ်၍ သာမန်အသုံးစရိတ် ကျပ်(၈၆၉၄.၉၅၃)သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်(၄၃၀၄၁.၇၄၈)သန်း၊ စုစုပေါင်း အသုံးစရိတ်ကျပ် (၅၁၇၃၆.၇၀၁)သန်း ဖြစ်သဖြင့် အသားတင် လိုငွေကျပ် (၅၀၅၇၂.၄၄၂)သန်း ဖြစ်ပါတယ်။ ဌာန၊ အဖွဲ့အစည်းများမှ တင်ပြလာသည့် ရငွေကျပ် (၁၁၆၄.၂၅၉)သန်းတွင် အခွန်ဝေစုရငွေ ကျပ် (၁၇၈.၇၇၈)သန်း၊ အခွန်အကောက်ရငွေ ကျပ်(၁၅၄.၅၇၄)သန်းနှင့် အခြား သာမန်ရငွေကျပ် (၈၃၀.၉၀၇)သန်း ပါဝင်ပါတယ်။ ဌာန၊ အဖွဲ့အစည်းများမှ တင်ပြလာသည့် အသုံးစရိတ် ကျပ်(၅၁၇၃၆.၇၀၁)သန်းမှာ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၌ ပါဝင်သော ဌာန၊ အဖွဲ့အစည်းများမှ ပြည်နယ်အစိုးရအဖွဲ့ ဘတ်ဂျက်နဲ့ သုံးစွဲရန်အတွက် လျာထားငွေ ကျပ် (၃၅၁၄၂.၈၉၇)သန်း ပါဝင်ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလ အထိ(၆)လအတွက် တိုင်းဒေသကြီး/ ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများကို ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြခြင်းမပြုမီ ဒုတိယသမ္မတ က စိစစ်သည့်အခါ ကယားပြည်နယ်၏ လိုငွေအတွက် နှစ်လတ်ဘဏ္ဍာရေး မူဘောင်အရ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပေးနိုင်မည့် ငွေပမာဏ မှာ ကျပ် (၂၅၇၂၁.၀၃၆)သန်း ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ (၂၄-၁၁-၂၀၁၇)ရက်စွဲပါ စာအမှတ်၊ ၂၀၀၉/၂၄၃-အခွန် ၃-၁/အဖရ(၂၀၁၇) ဖြင့် အကြောင်းကြားလာခဲ့ပါတယ်။ သို့ဖြစ်ပါ၍ ဌာန၊ အဖွဲ့အစည်းများ၏ ရသုံးခန့်မှန်းခြေငွေစာရင်း တင်ပြချက်များအား ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ ထောက်ပံ့ပေးနိုင်မည့် ငွေပမာဏဘောင်အတွင်း အောက်ပါ အချက်များအတိုင်း ညွှန်ကြားချက်နှင့်အညီ စိစစ်၍ပြန်လည်ရေးဆွဲစေပါတယ်။ (က) လစာစရိတ်နှင့်စပ်လျဉ်း၍ ခန့်ထားပြီးဝန်ထမ်းအရေအတွက် နှင့် တိကျစွာ တွက်ချက်ရေးဆွဲရန်၊ ဝန်ထမ်းသစ်ခန့်ထားရေးအတွက်

၂၀၁၈ ခုနှစ်အတွက် (၆)လအတွင်း အမှန်တကယ်ခန့်ထားနိုင်မည့် အခြေအနေပေါ်မူတည်၍ ခန့်မှန်းတွက်ချက်ရန်၊ လစာ၊ စရိတ်ချီးမြှင့်ငွေမှာ ငွေစာရင်းခေါင်းစဉ်လွှဲပြောင်းသုံးစွဲ၍ မရတဲ့အတွက်ကြောင့် သုံးစွဲနိုင် သည့်ပမာဏကိုသာ လျာထားရန်၊ (ခ) ခရီးသွားလာစရိတ်နှင့် စပ်လျဉ်း၍ (၆)လအတွင်း အမှန်တကယ်သွားရောက်နိုင်မည့် နိုင်ငံခြားသွားကိုယ်စား လှယ်စရိတ်နှင့် ပြည်တွင်းစရိတ်ကိုသာ တွက်ချက်လျာထားရန်၊ (ဂ) ပစ္စည်း များဝယ်ယူခြင်း၊ ဆောင်ရွက်ပေးခြင်းတို့အတွက် ကုန်ကျစရိတ်နှင့် လုပ်အားခများအတွက် (၁) (၆)လအတွင်း မဖြစ်မနေပေးချေရမည့် လုပ်အားခ၊ အခွန်အခ၊ တယ်လီဖုန်း၊ ဓါတ်အားခ စသည်များ၊ မဖြစ်မနေ ဝယ်ယူသုံးစွဲရမည့်ပစ္စည်းများနှင့် (၆)လအတွင်း ကျင်းပနိုင်မည့် အစည်း အဝေး၊ သင်တန်းစသည်တို့ကို ခန့်မှန်းလျာထားရန်၊ (၂) ဓာတ်ဆီ၊ စက်ဆီ၊ ချောဆီ အသုံးစရိတ်နှင့် စပ်လျဉ်း၍ (၆)လအတွင်း သုံးစွဲမည့် ယာဉ်စီးရေ၊ (၁)လသုံးစွဲမည့်ဂါလံ၊ နှုန်းထားစသည်ဖြင့် အသေးစိတ်တွက် ချက်မှုနှင့် တကွ တင်ပြရန်နှင့် လုပ်ငန်းသုံးဆီကိုလည်း အမှန်တကယ်သုံးစွဲမည့် ပမာဏအား တွက်ချက်မှုနှင့်တကွ တင်ပြလျာထားရန်၊ (ဃ) ပြင်ဆင် ထိန်းသိမ်းစရိတ်များနှင့် စပ်လျဉ်း၍ မော်တော်ယာဉ်ပြင်ဆင်ထိန်းသိမ်း စရိတ်အတွက် ယာဉ်စီးရေ၏ (၅၀)ရာခိုင်နှုန်းအတွက်(၆)လစာ သတ်မှတ် ယာဉ်ပြင်ဆင်ထိန်းသိမ်းစရိတ်ကိုသာ တောင်းခံရန်နှင့် သာမန်နှင့် ငွေလုံး ငွေရင်းအသုံးစရိတ်တို့ကိုလည်း ယာဉ်ပြင်ဆင်စရိတ် မထပ်စေရန်၊ (င) ပညာရေးနှင့် လူမှုရေးအသုံးစရိတ်များနှင့် စပ်လျဉ်း၍ (၆)လအတွင်း အနည်းဆုံး ခန့်မှန်းအရေအတွက်ဖြင့်သာ တောင်းခံရန်နှင့် ကုန်ကျစရိတ် များကို နီးစပ်အောင် ခန့်မှန်းတောင်းခံရန်၊ (စ) ဧည့်ခံကျွေးမွေးစရိတ် အတွက် (၆)လအတွင်း သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းရှိ ရုံးခွဲအရေ အတွက်၊ ဝန်ထမ်းဦးရေတို့နှင့် မျှတစွာလျာထားတွက်ချက်ရန် ဖြစ်ပြီး ယခင်နှစ်များက ထူးခြားသောအခမ်းအနားများ ကျင်းပခဲ့သည့်အတွက်

လျာထားခဲ့မှုများကို လျှော့ပြီးမှ တွက်ချက်လျာထားရန်၊ (ဆ) ငွေလုံးငွေရင်း အသုံးစရိတ်စာရင်း လျာထားရာတွင် အောက်ပါအချက်အလက်များနှင့် ကိုက်ညီရန်စိစစ်ခဲ့ပါတယ် - (၁) အဆောက်အဦများအတွက် ခန့်မှန်းခြေ ဖြင့် ကိုက်ညီစွာစိစစ်ခဲ့ခြင်း၊ (၂) ဒေသပေါက်ဈေးဖြင့် တွက်ချက်ခြင်း၊ (၃) ဆောက်ရွက်ဆဲလုပ်ငန်းစီမံကိန်းများကို ဦးစားပေးရေးဆွဲခြင်း၊ (၄) လုပ်ငန်း စီမံကိန်းသစ်များကို နိုင်ငံတော်၏ ဦးစားပေးမူဝါဒနှင့် ကိုက်ညီစွာ ရေးဆွဲ ခြင်း၊ ထိုသို့ပြန်လည်ရေးဆွဲပြီး ဖြစ်ပေါ်လာသော ၂၀၁၈ခု၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ရသုံးမှန်းခြေငွေစာရင်းမှာ သာမန်ရငွေ ကျပ် (၁,၁၆၄.၂၅၉)သန်းဖြစ်၍ သာမန်အသုံးစရိတ် ကျပ် (၉,၀၆၂.၂၆၆) သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် (၁၇,၈၂၃.၀၂၉)သန်း၊ စုစုပေါင်း အသုံးစရိတ် ကျပ် (၂၆,၈၈၅.၂၉၅)သန်းဖြစ်ပြီး လိုငွေမှာ ပြည်ထောင်စုမှ ထောက်ပံ့ပေးမည့် ပမာဏအတိုင်း ကျပ် (၂၅,၇၂၁.၀၃၆) သန်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ၂၀၁၈ခု၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ရသုံးခန့်မှန်းခြေငွေစာရင်းအား ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြီး ဖြစ်ပါသဖြင့် ပြည်နယ်လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါတယ်ခင်ဗျား။

**ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ရသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေး ကော်မတီ၏ အစီရင်ခံစာအား ဖတ်ကြားတင်ပြခြင်း**

**ဥက္ကဋ္ဌ။** ။ အစီအစဉ်(၇)ဖြစ်ပါတယ်။ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ တွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ရသုံးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီ၏ အစီရင် ခံစာအား ဖတ်ကြားတင်ပြဖို့ ဖြစ်ပါတယ်။



ဦးသိန်းအောင်၊ ဥက္ကဋ္ဌ၊ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေး  
 ကော်မတီ။ ။ လေးစားအပ်ပါသော ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်  
 ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်  
 တော်များ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်း  
 အပ်ပါတယ်။ ကျွန်တော်ကတော့ ဒီမောဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ  
 ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ကယားပြည်နယ်  
 လွှတ်တော်၊ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီဥက္ကဋ္ဌ  
 ဦးသိန်းအောင် (ခေါ်) စဲရယ် ဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ ခုနှစ်၊ ဧပြီလမှ  
 စက်တင်ဘာလအထိ ရသုံးမှန်းခြေငွေစာရင်း ရှင်းလင်းချက်များကို ပြည်သူ့  
 ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီမှ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ  
 (၂၈) ရက်နေ့မှ ဒီဇင်ဘာလ (၂)ရက်နေ့အထိ (၅)ရက်တိုင်တိုင် အစည်း  
 အဝေးကျင်းပပြုလုပ်ခဲ့ကြပြီး စစ်ဆေးတွေ့ရှိချက်များကို လွှတ်တော်သို့  
 ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ။ ဘဏ္ဍာရေးနှစ်  
 ပြောင်းလဲသတ်မှတ်ရာတွင် လိုက်နာရေးဆွဲရမည့် ညွှန်ကြားချက်များကို  
 သက်ဆိုင်ရာ၊ ဌာနဆိုင်ရာများသို့ အကြောင်းကြား၍ ရေးဆွဲခဲ့ကြောင်း  
 သိရှိရပါတယ်။ သို့သော်လည်း ကယားပြည်နယ်လွှတ်တော် ပြည်သူ့  
 ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီမှ အောက်ပါအချက်များကို  
 စိစစ်တွေ့ရှိခဲ့ရပါတယ်- (၁) ကယားပြည်နယ်အစိုးရအဖွဲ့၏ အဆောင်အ  
 ယောင်ယာဉ် (၁၈)စီးတွင် တစ်စီးလျှင် ကျပ် (၅)သိန်းနှုန်းဖြင့် စုစုပေါင်း  
 ကျပ် (၉၀) သိန်းနှင့် စက်သုံးဆီ၊ ပွိုင့်ကား (၃) စီးတွင် ကျပ် (၅)  
 သိန်းနှုန်းဖြင့် စုစုပေါင်း (၁၅) သိန်းနှင့် စက်သုံးဆီ၊ ဝန်ကြီးဧည့်ကြိုကား  
 (၈) စီးတွင် ကျပ် (၅) သိန်းနှုန်းဖြင့် စုစုပေါင်း (၄၀) သိန်းနှင့်စက်သုံးဆီ၊  
 ဧည့်ကြိုအရန်ယာဉ် (၉) စီးအတွက် ကျပ် (၅)သိန်းနှုန်းဖြင့် စုစုပေါင်း (၄၅)  
 သိန်းနှင့် စက်သုံးဆီများကိုသာ ပေးမှာဖြစ်ပြီး ဂိုဒေါင်နားယာဉ် (၉)စီးတွင်  
 စက်နီးဆီ (၁၅) ဂါလံသာခွင့်ပြုပြီး ပြင်ဆင်စရိတ်များမပေးပါ။ အကြီးစား

ပြင်ဆင်စရိတ်များကိုလည်းမပေးပါ။ ထို့အပြင် အောက်ဖော်ပြပါ အချက်များ ကိုလည်း ဖြတ်တောက်သွားမှာဖြစ်ပါတယ် - ကယားပြည်နယ်အစိုးရအဖွဲ့ (၅)ထပ် ဧည့်ရိပ်သာပရိဘောဂအတွက် ကျပ်(၃၇၅၀)သိန်း၊(၂) ဆည်မြောင်း ဦးစီးဌာန သာမန်စာရင်းမှ ကျပ် (၇၆၂၀.၉)သိန်း၊ ငွေလုံးငွေရင်းမှ ကျပ် (၁၈၀၈)သိန်း၊ (၃) တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ကျပ် (၅၈.၃)သိန်း၊ (၄)ရင်းနှီးမြုပ်နှံမှုဦးစီးဌာနမှ ကျပ် (၅.၈)သိန်း၊ (၅)ပြည်နယ်ဥပဒေချုပ်ရုံး ငွေလုံးငွေရင်းမှ ပစ္စည်းဝယ်ယူရေး ကျပ် (၈)သိန်း၊ (၆)စာရင်းစစ်ချုပ်ရုံး သာမန်စာရင်းမှ ကားပြင်ဆင်ခ ကျပ် (၃)သိန်း၊ (၇) အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သာမန်စာရင်းမှ ကျပ် (၂၀၀)သိန်း၊ သာမန်ဆီဖိုးမှ ကျပ်(၁၁၄.၄၈) သိန်း၊ (၈)စိုက်ပျိုးရေးဦးစီးဌာန၊ သာမန်စာရင်းမှ ကျပ် (၂၆)သိန်း၊ (၉) မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ သာမန်စာရင်းမှ ကျပ် (၁)သိန်း၊ ငွေလုံးငွေရင်းမှ ကျပ် (၄၅) သိန်း၊ (၁၀) သမဝါယမဦးစီးဌာနမှ သာမန် ပြင်ဆင်စရိတ် ကျပ် (၄) သိန်း၊ (၁၁) ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန သာမန်ကားပြင်ဆင်စရိတ်စာရင်းမှ ကျပ် (၁) သိန်း၊ ငွေလုံးငွေရင်းမှ ကျပ် (၅၀) သိန်း၊ (၁၂) မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန သာမန်ပြင်ထိန်း၊ အဆောက်အဦစာရင်းမှ ကျပ် (၂၂၅) သိန်း၊ (၁၃) လမ်းဦးစီးဌာန သာမန် ပြင်ထိန်းစာရင်းမှ ကျပ် (၁၃၇၇.၁၀)သိန်း၊ (၁၄) စည်ပင်သာယာရေးအဖွဲ့ များ ငွေလုံးငွေရင်းမှ ကျပ် (၂၇၁၇.၉၀)သိန်း ဖြစ်ပါတယ်။ အထက်ပါ ဖြတ်တောက်သည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး စိစစ်ဆုံးဖြတ်ရာတွင် (၆) လအတွင်း ပြီးစီးနိုင်မှုရှိ/မရှိ၊ ပြည်သူအတွက် အမှန်တကယ်လိုအပ်နေခြင်း ရှိ/မရှိနှင့် ကားပြင်ဆင်စရိတ်များလျာထားရာတွင် ဘဏ္ဍာရေးဝန်ကြီး ဌာန၏ (၂၈-၈-၂၀၁၃)နေ့စွဲပါစာအမှတ် အခ-၃/၂၀(၁၃၄၇/၂၀၁၃) အရ လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိတို့ကို အလေးထားစိစစ်ခဲ့ခြင်းဖြစ်ပါ တယ်။ လျာထားခြင်းနှင့် ပတ်သက်၍ သုံးရန်လျာထားခြင်းဖြစ်သဖြင့် နောင်အကြီးစားပြင်ဆင်မှု လျာထားလျင် ညွှန်ကြားချက်များအရ ပြည့်စုံစွာ

လျာထားမှသာ ခွင့်ပြုပေးမည်ဖြစ်ကြောင်း တစ်ဆင့်အသိပေးအပ်ပါတယ်။ မူလလျာထားစဉ်မှာပင် စနစ်ဇယားမရှိပါက စာရင်းစစ်ဆေးရာတွင် မည်သည့် အထောက်အထားအရ စစ်ဆေးနိုင်ခြင်းမရှိခဲ့သည်ကို တွေ့ရှိခဲ့ရသဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေအလေအလွင့် မရှိစေရေးအတွက် ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြစေရန် အသိပေးအပ်ပါတယ်။ အစိုးရအဖွဲ့အနေဖြင့် ဧည့်ကြို မော်တော်ယာဉ် (၂၉) စီးရှိခဲ့ရာ ယခု သိမ်းဆည်းထားသည့်ကား (၄)စီး ထပ်မံတောင်းခံထားကြောင်း တွေ့ရှိရပါတယ်။ ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ အဆောင်အယောင်ယာဉ် (၂၈)စီးကို တစ်စီးလျှင် ကျပ် (၂၅)သိန်းနှုန်းနဲ့ ကျပ်သန်း (၇၀)ကုန်ကျခံ ပြင်ဆင်ထားတာကို တွေ့ရှိရ ပါတယ်။ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ အဆောင်အယောင်ယာဉ် (၂၄)စီးကို တစ်စီးလျှင် ကျပ်(၃၀)သိန်းနှုန်းဖြင့် ကျပ် (၇၂)သန်းဖြင့် ပြင်ဆင်ထား ကြောင်း တွေ့ရှိရပါတယ်။ ဧည့်ကြိုယာဉ် (၂၆)စီးကို တစ်စီးလျှင် ကျပ် (၂၀)သိန်းနှုန်းဖြင့် ကျပ် (၅၂)သန်း ကုန်ကျခံ ပြင်ဆင်ထားကြောင်းတွေ့ရှိ ရပါတယ်။ ဒါတွေက ပြင်ဆင်ခတွေ့ပဲရှိပါသေးတယ်။ ဆီဖိုးကုန်ကျငွေတွေ မပါသေးပါဘူး။ ၂၀၁၇-၂၀၁၈ ခုနှစ်မှာ ဧည့်ကြိုယာဉ် (၂) စီးအတွက် တစ်စီးလျှင် ကျပ်(၂၅)သိန်းနဲ့ ပြင်ဆင်ထားကြောင်း တွေ့ရှိရတဲ့အပြင် 6I/7565 မီဆူဘီရို ရိုဆာ မီနီဘတ်စ် ( Mitsubishi Rosa Mini Bus) မော်တော်ယာဉ်အား ၂၀၁၆-၂၀၁၇ ခုနှစ်၊ ၂၀၁၇-၂၀၁၈ ခုနှစ်တို့မှာ (၂)နှစ်ဆက်တိုက် အကြီးစားပြင်ဆင်ထားကြောင်း တွေ့ရှိရတဲ့အတွက် ညွှန်ကြားချက်နဲ့ မကိုက်ညီကြောင်း တွေ့ရှိရပါတယ်။ အထူးတင်ပြချင်တာ ကတော့ ပြည်သူ့ဘဏ္ဍာငွေကို မိမိဘဏ္ဍာငွေကဲ့သို့ လျာထားသုံးစွဲရာမှာ ညွှန်ကြားချက်၊ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ လျာထားသုံးစွဲ ကြရန် အသိပေး၊ ထောက်ပြလိုပါတယ်။ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဌာနနှင့် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဖြတ်တောက် သည့် ကျပ် (၅၈.၃)သိန်းနှင့် (၅.၈)သိန်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စု

ဘတ်ဂျက်တွင် လျာထားတောင်းခံရမည့်ကိစ္စကို ပြည်နယ်ဘဏ္ဍာငွေမှာ လာနိုက်သလို ဖြစ်နေပါသဖြင့် ပြည်ထောင်စုသီးသန့်၊ ပြည်နယ်သီးသန့် လျာထားသတ်မှတ်ရန် လိုမည်ဖြစ်သဖြင့် ဖြတ်တောက်ရခြင်းဖြစ်ပါတယ်။ မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ သာမန်စာရင်းမှ ကျပ် (၂၂၅)သိန်း ဖြတ်တောက်ရခြင်းမှာ အဆောင်အယောင်အိမ်များအား လေ့လာသုံးသပ် ရာတွင် အကြီးစားပြင်ဆင်ရန်မလိုကြောင်း တွေ့ရှိရတဲ့အတွက် တစ်ဝက် ဖြတ်တောက်ရခြင်းဖြစ်ပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သာမန် စာရင်းမှ ကျပ်သိန်း (၂၀၀)ဖြတ်တောက်ရခြင်းမှာ ပြည်နယ်အစိုးရအဖွဲ့ ရှိနေသဖြင့် ကျေးလက်ဖွံ့ဖြိုးရေးရန်ပုံငွေကို ပြည်နယ်အစိုးရအဖွဲ့ရဲ့ ရန်ပုံငွေမှသာ သုံးစွဲရန်အတွက် ဖြတ်တောက်ရခြင်းဖြစ်ပါတယ်။ သာမန်၊ ဆီဖိုးမှ ကျပ် (၁၁၄.၃၈)သိန်း ဖြတ်တောက်ရခြင်းမှာ အသုံးပြုခြင်းမရှိ သည့် MAZDA JEEP ကား (၉)စီးအတွက် လျာထားသည့်ဆီများ တောင်းခံမှုကို ဖြတ်တောက်ခြင်းဖြစ်ပါတယ်။ ကားများလုံးဝသုံးမရခြင်း ကို ဗဟိုစက် ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနကို ဆက်သွယ်ပြီး ဆောင်ရွက်သင့်ကြောင်း အကြံပြုလိုပါတယ်။ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ဝက်နှင့် နွားမွေးမြူရေးလျာထားငွေ ကျပ်(၄၅)သန်းကို ဖြတ်တောက်ရခြင်းမှာလည်း တိကျသေချာတဲ့ စီမံချက်မရှိဘဲ ဆင်ပါးစပ် နှမ်းပက်သကဲ့သို့ ဖြစ်နေခြင်းကြောင့် ဖြတ်တောက်ရခြင်းဖြစ်ပါတယ်။ စိုက်ပျိုးရေးဦးစီးဌာန၊ သာမန်ငွေစာရင်းများ ကျပ်(၂၅)သိန်းဖြတ်တောက် ရခြင်းမှာ၊ မျိုးစေ့ထုတ်လုပ်ခြင်းသည် မျိုးသန်ခြံနှင့်သာ သက်ဆိုင်သည့် လုပ်ငန်းဖြစ်ခြင်းနှင့် သာမန်ကားပြင်ထိန်းမှ (၁)သိန်း ဖြတ်တောက်ရခြင်း ဖြစ်ပါတယ်။ စုစုပေါင်း ဖြတ်တောက်ငွေများကို ကယားပြည်နယ်အစိုးရ အဖွဲ့ရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်းသို့ ထည့်သွင်းမှာဖြစ်ပြီး ရန်ပုံငွေထုတ်ယူသုံးစွဲရာတွင် ဒေသခံပြည်သူများမှ တင်ပြလာသည့် အရေးကြီးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်၏

သဘောတူညီချက်ဖြင့် ထုတ်ယူသုံးစွဲသွားရန် တိုက်တွန်းလိုပါတယ်။

၂၀၁၈-၂၀၁၉ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ဘတ်ဂျက်တင်ပြမှု များနဲ့ပတ်သက်၍ အကြံပြုချက်များ ထောက်ပြလိုပါတယ်။ (၁)ဌာနများမှ ဘတ်ဂျက်စာအုပ်ရေးဆွဲပေးပို့ ရာတွင် Format (ပုံစံ-၁၅) တူညီစွာဖြင့် ရေးဆွဲရန်နှင့် ပုံစံ (၁၂)တွင် ယာဉ်စာရင်းနှင့် ပြင်ဆင်စရိတ်များကို အသေးစိတ်ပြည့်စုံစွာဖော်ပြပေးရန်။ (၂)ပြည်နယ်/ ခရိုင်/ မြို့နယ်အလိုက် ခွဲဝေမှုများကို ပြည့်စုံစွာ ဖော်ပြပေးရန်၊ (စည်ပင်သာယာရေးဦးစီးဌာနမှ တင်ပြချက်က ပြည့်စုံတာတွေ့ရပါတယ်။ (၃) မော်တော်ယာဉ်ပြင်ဆင် စရိတ်တွေကို စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ ၂၀၁၅၊ မေလ (၁၁)ရက်၊ ရက်စွဲပါစာအတိုင်း တင်ပြတောင်းခံကြရန်၊ (၄) ပြင်ဆင်စရိတ် ကျပ်သိန်း (၁၀၀၀)ကျော်တွေကို သာမန်မှာ ထည့်သွင်းခြင်းမပြုဘဲ ငွေလုံးတွင် ထည့်သွင်းရေးဆွဲ၍ သာမန်နှင့် ငွေလုံးပမာဏသတ်မှတ်ထားရှိရန်၊ (၅) ပြည်နယ်အစိုးရတွင် ပါဝင်ပြီး၊ ဘတ်ဂျက်ထပ်တောင်းနေသည့် ဌာနများ သည် ဘတ်ဂျက်ပုံစံ (၁၅)ဖြင့် ပြည့်စုံစွာတင်ပြရန်နှင့် နောင်နှစ်များတွင် ၂၀၁၇ ဘဏ္ဍာရေးစည်းမျဉ်းအရ ပြည်နယ်/ ပြည်ထောင်စုစသည်ဖြင့် သတ်မှတ်ချက်ခွဲဝေ၍ တောင်းခံသွားကြရန်၊ (၆) ကျေးလက်လမ်းဦးစီးဌာန သည် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်သာ ရှိသင့်သော ဌာနဖြစ်ပြီး ပြည်နယ် အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရန်လိုကြောင်း အကြံပြု လိုပါတယ်၊ (၇) အထူးထောက်ပြလိုတာကတော့ ပြည်နယ်အစိုးရအဖွဲ့တွင် ကားအစီးအရေအတွက်ပေါင်း (၅၇)စီး ရှိနေတာ တွေ့ရခြင်းဖြစ်ပါတယ်။ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်လည်း ကားအရေ အတွက်ပေါင်း (၂၅)စီး ရှိနေတဲ့အတွက် ပြည်နယ်အစိုးရအဖွဲ့နဲ့ အထွေထွေ အုပ်ချုပ်ရေး ပေါင်းကား (၈၂)စီး ရှိနေတာတွေ့ရ ပါတယ်။ မလိုအပ်ဘဲ ကားအရေအတွက်များတဲ့အတွက် အမှန်တကယ် လိုအပ်တဲ့ ကယားပြည်နယ် အတွင်းက အခြားဌာနဆိုင်ရာများသို့ စိစစ်၍ ခွဲဝေပေးသင့်ကြောင်း တင်ပြ

လိုပါတယ်။ နိဂုံးချုပ်အနေနဲ့ လျာထားချက်ဘတ်ဂျက်တွေကို ကယား ပြည်နယ်လွှတ်တော်က အတည်ပြုပေးပြီး၊ ပြည်ထောင်စုလွှတ်တော်က ထပ်မံအတည်ပြုပြီးပါက ဘတ်ဂျက်ကို တင်ဒါနှင့် လုပ်ငန်းများ (၆)လ အတွင်းပြီးရန် သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်များက တာဝန်ခံရမှာဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၃၁)ရက်တွင် မပြီးသည့်လုပ်ငန်းတွေကို အသစ်ပြင်ဆင်အတည်ပြု ပြောင်းလဲထားတဲ့ စာရင်းစစ်ချုပ်ဥပဒေအရ လွှတ်တော်နဲ့ စာရင်းစစ်များပူးပေါင်း၍ စစ်ဆေးဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူး တင်ပါတယ်။

**ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ရသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ အကြံပြုဆွေးနွေးရန် အမည်စာရင်းတင်သွင်းခြင်း**

**ဥက္ကဋ္ဌ။** ။ အစီအစဉ်(၈)ဖြစ်ပါတယ်။ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော် တင်သွင်းခဲ့သော ပြည်နယ်ဘဏ္ဍာရန်ပုံငွေ တွင် ပါဝင်သည့် ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ရသုံးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်းပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေး လိုပါက ပြည်နယ်လွှတ်တော်ရုံးအကြီးအမှူးထံ အမည်စာရင်းတင်သွင်း နိုင်ပါတယ်။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့ ညနေ(၄)နာရီထက် နောက်မကျစေဘဲ အမည်စာရင်းပေးပို့ရန်ဖြစ်ပါတယ်။

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း)အား ပြည်နယ်လွှတ်တော်တွင် အတည်ပြုချက် ရယူနိုင်ရေး ပြည်နယ်လွှတ်တော်သို့ တင်သွင်းခြင်း

**ဥက္ကဋ္ဌ။** ။ အစီအစဉ်(၉)ဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)အား ပြည်နယ်လွှတ်တော်တွင် အတည်ပြုချက်ရယူနိုင်ရေး အတွက် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ ပြည်နယ်လွှတ်တော် သို့ တင်သွင်းရန် ဖြစ်ပါတယ်။

**ဦးမော်မော်၊ ဝန်ကြီး၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန။** ။ လေးစားအပ်ပါသော ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည် တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်း ကျန်းမာချမ်းသာကြပါစေ ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကယား ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော် ဖြစ်ပါ တယ်ခင်ဗျား။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း)ကို တင်ပြသွားမှာ ဖြစ်ပါ တယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်အဆင့်ဌာန/ အဖွဲ့အစည်းများမှ မူလခွင့်ပြုငွေဖြင့် မလုံလောက်၍ တင်ပြတောင်းခံလာသည့် ဖြည့်စွက်ခွင့်ပြုငွေမှာ သာမန်အသုံးစရိတ် ကျပ် (၀.၇၀၂)သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်( ၇,၁၃၂.၂၃၀)သန်း၊ စုစုပေါင်း ကျပ် (၇,၁၃၂.၉၃၂)သန်း ဖြစ်ပါတယ်။ ပြည်နယ်အဆင့် ဌာန အဖွဲ့အစည်းများမှ ဖြည့်စွက်ခွင့်ပြုငွေများ တောင်းခံပြီးနောက် ဖြစ်ပေါ် လာသည့် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း

မှာ သာမန်ရငွေ ကျပ် (၁၄,၄၈၂.၃၁၈)သန်း၊ ငွေလုံးငွေရင်းရငွေ ကျပ် (၀.၆၀၀)သန်း၊ စုစုပေါင်းရငွေကျပ် (၁၄,၄၈၂.၉၁၈)သန်းဖြစ်ပြီး သာမန် အသုံးစရိတ် ကျပ် (၁၈,၇၀၂.၂၉၇)သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် (၄၆,၂၀၁.၂၅၃)သန်း၊ စုစုပေါင်းအသုံးစရိတ် ကျပ် (၆၄,၉၀၃.၅၅၀)သန်း ဖြစ်၍ လိုငွေ ကျပ် (၅၀,၄၂၀.၆၃၂)သန်း ဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)ကို အခန်း(၂)ခန်းဖြင့် ရေးဆွဲထားပါတယ်။ အခန်း(၁) တွင် အမည်နှင့် အကျိုးသက်ရောက်သည့်ကာလကို ဖော်ပြထားပြီး အခန်း (၂)တွင် နောက်ထပ်အသုံးစရိတ်များကို ခွင့်ပြုလျာထားပေးခြင်းနှင့် စီမံခန့်ခွဲခြင်းများကို ဖော်ပြထားပါတယ်။ ဥပဒေ၏ ဇယား (၁)တွင် ပြည်နယ်အဆင့် ဗဟိုအဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေများကို ဖော်ပြ ထားပြီး ဇယား (၂)တွင် ပြည်နယ်ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၏ ဖြည့်စွက်ခွင့်ပြုငွေများကို ဖော်ပြထားပါတယ်။ ကယားပြည်နယ်၏ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းအရ လိုငွေ အတွက် ထပ်မံထောက်ပံ့ပေးမည့်ငွေ ကျပ် (၅၀,၄၂၀.၆၃၂)သန်း ပါဝင်သည့် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကို (၁၇-၁၁-၂၀၁၇)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် မှ ဥပဒေအမှတ် ၂၈ ဖြင့် အတည်ပြုပြီးဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေ (မူကြမ်း)ကို အတည်ပြုပေးနိုင်ပါရန် တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။



၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ  
ခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာ  
ကော်မတီ၏ အစီရင်ခံစာအား ဖတ်ကြားတင်ပြခြင်း

ဦးရန်နိုင်ဆွေ၊ ဥက္ကဋ္ဌ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ။ ။

လေးစားအပ်ပါသောပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ အစည်းအဝေး  
သို့ တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြား  
ထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို ဦးစွာနှုတ်ခွန်း  
ဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ဥပဒေပြုရေးဆိုင်ရာကော်မတီ  
ဥက္ကဋ္ဌ၊ ဖားဆောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်  
ကိုယ်စားလှယ် ဦးရန်နိုင်ဆွေ ဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်  
ကယားပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေးဥပဒေ(မူကြမ်း)  
ကို ကယားပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအနေဖြင့်  
(၁-၁၂-၂၀၁၇)ရက်နေ့တွင် ကော်မတီအဖွဲ့ဝင် (၁၁)ဦးဖြင့် စိစစ်မှုများ  
ဆောင်ရွက်ခဲ့ပါတယ်။ ဥပဒေလေ့လာစိစစ်အကြံပြုရေးကော်မတီအဖွဲ့ အနေ  
ဖြင့်လည်း (၃၀-၁၁-၂၀၁၇)ရက်နေ့တွင် အဖွဲ့ဝင်(၈)ဦးဖြင့် ၎င်းဥပဒေ  
(မူကြမ်း)အား စိစစ်မှုများဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ဥပဒေပြုရေးဆိုင်ရာ  
ကော်မတီအနေဖြင့် ဥပဒေကြမ်းများ စိစစ်ဆောင်ရွက်ရာတွင် အခြေခံ  
ရမည့်မူ (၁၃)ချက်နှင့်အညီ အဓိကထားပြီး စိစစ်မှုများဆောင်ရွက်ခဲ့ပါ  
တယ်။ ကယားပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လာသော ၂၀၁၇-၂၀၁၈ခု  
ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး  
ဥပဒေ(မူကြမ်း)တွင် အပိုင်း(၃)ပိုင်း၊ အခန်း(၂)ခန်းနှင့် ပုဒ်မပေါင်း  
(၃)ခုပါရှိပြီး၊ ပုဒ်မခွဲ(၆)ခု ပါရှိပါတယ်။ ဥပဒေပြုရေးဆိုင်ရာကော်မတီ  
အနေဖြင့် အပိုင်းလိုက်၊ အခန်းလိုက်များကို လေ့လာစိစစ်ရာတွင် (က)  
သက်ဆိုင်ရာဥပဒေနှင့် ဆက်စပ်သော မူပိုင်းဆိုင်ရာ အချက်အလက်

များ ပြည့်စုံစွာပါရှိခြင်း၊ (ခ) ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ လက်တွေ့ အကောင်အထည်ဖော်နိုင်မည့် အခြေအနေရှိခြင်း၊ (ဂ)ဥပဒေကြမ်းပါ အပိုင်းလိုက်၊ အခန်းလိုက် ပြဋ္ဌာန်းချက်များ ပြည့်စုံစွာပါရှိခြင်းတို့အား စိစစ်တွေ့ရှိရပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ သို့ဖြစ်ပါ၍ ကယားပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေး နှစ် ကယားပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း) အား အတည်ပြုပေးနိုင်ပါရန် ကယားပြည်နယ်လွှတ်တော် ဥပဒေပြုရေး ဆိုင်ရာကော်မတီ၏ စိစစ်ချက်အစီရင်ခံစာအား တင်ပြအပ်ပါတယ်။

**၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များမှ အကြံပြုဆွေးနွေးရန် အမည်စာရင်းတင်သွင်းခြင်း**

**ဥက္ကဋ္ဌ။** ။ အစီအစဉ်(၁၁)ဖြစ်ပါတယ်။ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော် တင်သွင်းခဲ့သော ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးလိုပါက ပြည်နယ်လွှတ်တော်ရုံးအကြီးအမှူးထံ အမည် စာရင်းတင်သွင်းနိုင်ပါတယ်။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့ ညနေ(၄)နာရီထက် နောက်မကျစေဘဲ အမည်စာရင်းပေးပို့ရန် ဖြစ်ပါတယ်။

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး  
(၂/၂၀၁၇) (ပထမနေ့) ရပ်နားခြင်းနှင့် (ဒုတိယနေ့)ဆက်လက်  
ကျင်းပမည့်နေ့ရက်ကြေညာခြင်း

ဥက္ကဋ္ဌ ။ ။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များခင်ဗျား။ အစီအစဉ်အရ ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၇) (ပထမနေ့) အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာပါတယ်။ အစည်းအဝေး (ဒုတိယနေ့)ကို (၆-၁၂-၂၀၁၇) (ဗုဒ္ဓဟူးနေ့)၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း ကြေညာအပ်ပါတယ်။

**ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ပြန်လည်ထွက်ခွာခြင်း**

အခမ်းအနားမှူး။ ။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်ရှင်။

( အားလုံးထွက်ခွာနိုင်ပါပြီရှင်။ )

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်း အဝေး(၂/၂၀၁၇) (ပထမနေ့)ကို နံနက် (၁၀:၄၅)နာရီအချိန်တွင် ရပ်နားပါ သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ်

ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၇)

မှတ်တမ်း

၁၃၇၉ ခုနှစ်၊ နတ်တော်လဆုတ် (၃) ရက်

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့

( ဗုဒ္ဓဟူးနေ့ )

ကယားပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ဒုတိယ အကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၇) (ဒုတိယနေ့) ကို နံနက်(၁၀:၀၀)နာရီအချိန်တွင် စတင်ကျင်းပပါသည်။

{ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးလှထွေးက ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်အေးမူနှင့် တွဲဖက်အခမ်းအနားမှူး အဖြစ် ညွှန်ကြားရေးမှူး ဒေါ်စုလှိုင်မိုးတို့က ဆောင်ရွက်ပါသည်။ }

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာယူခြင်း

အချိန်၊ ၁၀:၀၀။

အခမ်းအနားမှူး။ ။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ကြွရောက်

လာပါပြီရှင် . . .။

{ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် သတ်မှတ်ထားသည့် စင်မြင့် ပေါ်တွင် ကြွရောက်နေရာယူပါသည်။ }

အားလုံးထိုင်နိုင်ပါပြီရှင် . . . ။ ပြည်နယ်လွှတ်တော်ကိုယ်စား  
 လှယ်များရှင်. . . ။ ဒီနေ့အစည်းအဝေးကို အခမ်းအနားမှူးအဖြစ်  
 ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ကျွန်မ  
 ဒေါ်ခင်အေးမူနှင့် တွဲဖက်အခမ်းအနားမှူးအဖြစ် ညွှန်ကြားရေးမှူး  
 ဒေါ်စုလှိုင်မိုးတို့က ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ အစည်းအဝေး  
 အခမ်းအနားအစီအစဉ်များကို ကြိုတင်ဖြန့်ဝေထားပြီး ဖြစ်တဲ့အတွက်  
 အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။  
 ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရှင် . . . ။ ဒုတိယအကြိမ် ကယားပြည်နယ်  
 လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၇) (ဒုတိယနေ့)ကို ဦးစီး  
 ကျင်းပပေးနိုင်ပါရန် တင်ပြအပ်ပါတယ်ရှင် . . . ။

**အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း  
 ကြေညာခြင်း**

**ဥက္ကဋ္ဌ။ ။** ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။  
 ယနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်  
 အစည်းအဝေး(၂/၂၀၁၇) (ဒုတိယနေ့)မှာ လွှတ်တော်ကိုယ်စားလှယ်များ  
 စိစစ်ရေးကော်မတီရဲ့ တင်ပြချက်အရ အစည်းအဝေးသို့ တက်ရောက်ခွင့်  
 ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် (၂၀)ဦးရှိတဲ့အနက် (၁၇)ဦး တက်ရောက်  
 ကြပါတယ်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူဦးရေ စုစုပေါင်းရဲ့(၈၅)  
 ရာခိုင်နှုန်း ရှိတဲ့အတွက် ၂၀၁၄ ခုနှစ်၊ ကယားပြည်နယ် လွှတ်တော်ဆိုင်ရာ  
 နည်းဥပဒေ ၃၄ (ခ) အရ အစည်းအဝေး အထမြောက်ကြောင်းနဲ့ စတင်  
 ကျင်းပကြောင်း ကြေညာပါတယ်။

**အစည်းအဝေးမတက်ရောက်နိုင်သော ကိုယ်စားလှယ်များရှိပါက  
ခွင့်ပန်ကြားခြင်းနှင့် ပြည်နယ်လွှတ်တော်၏  
အဆုံးအဖြတ်ရယူခြင်း**

**ဥက္ကဋ္ဌ။ ။** ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ ကိုယ်စားလှယ်များ ခွင့်ပန်ကြားချက်နှင့်ပတ်သက်ပြီး ဒီကနေ့အစည်းအဝေးမှာ တက်ရောက်ခွင့်ရှိတဲ့ကိုယ်စားလှယ် (၂၀)ဦးအနက် ယမန်နေ့က ခွင့်ပန်ကြား၍ ခွင့်ပြုထားသူ (၃)ဦးဖြစ်ပါတယ်။ ခွင့်မဲ့ပျက်ကွက်သူမရှိပါ။ အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

**ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု  
အခြေအနေကို မှတ်တမ်းတင်ခြင်း**

**ဥက္ကဋ္ဌ။ ။** ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ဒီကနေ့အစည်းအဝေးမှာ တက်ရောက်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် (၂၀)ဦးရှိပြီး (၁၇)ဦးတက်ရောက်ကြပါတယ်။ ကယားပြည်နယ်လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၄ (ဂ) (၂)အရ လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှု အခြေအနေတင်ပြချက်ကို လွှတ်တော်ရဲ့ အတည်ပြုချက်ရယူပါမယ်။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ ဒီကနေ့အစည်းအဝေးတက်ရောက်မှု အခြေအနေတင်ပြချက်ကို အတည်ပြုပါသလားခင်ဗျား။

{ သုံးကြိမ်တိုင်တိုင်မေးမြန်းသည်။ လွှတ်တော်က အတည်ပြုပါသည်။ }

လွှတ်တော်က အတည်ပြုတဲ့အတွက် ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှုအခြေအနေတင်ပြချက်ကို အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါတယ်။

ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ရသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးခြင်း

ဥက္ကဋ္ဌ။ ။ အစီအစဉ်(၅)ဖြစ်ပါတယ်။ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ တွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ရသုံးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးလိုပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့ရာ ပထမဦးစွာ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမော်မော်မှ ဆွေးနွေးရန် ဖြစ်ပါတယ်။

ဦးမော်မော်၊ ဝန်ကြီး၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန။ ။ လေးစားအပ်ပါသော ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော် များအားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်က တော့ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးမော်မော် ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ပြည်နယ်လွှတ်တော် ဒုတိယအကြိမ် အရေးပေါ်အစည်းအဝေး (၂/၂၀၁၇)တွင် တင်သွင်းသွားတဲ့ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီ၏ ၂၀၁၈ခုနှစ်၊ ဧပြီလ မှ စက်တင်ဘာလထိ ရသုံးခန့်မှန်းခြေငွေစာရင်း အစီရင်ခံစာနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြန်လည်အကြံပြု ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေး အစီရင်ခံစာပါ

အစိုးရအဖွဲ့၏ အဆောင်အယောင် ယာဉ်(၁၈)စီးနှင့် ပတ်သက်ပြီး ယာဉ် ပြင်ဆင်စရိတ်များလျာထားရာတွင် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ ၂၀၁၅ ခုနှစ်၊ မေလ (၁၅)ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၅/၆/စကရ(၀၅၁၂) နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၂၀၁၃ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့၊ ရက်စွဲပါစာအမှတ်၊ ဘခ၃/ ၂၀(၁၃၄၇/၂၀၁၃)အရ ပြင်ဆင်ရန် လျာထားခဲ့ခြင်းဖြစ်ပါတယ်။ မော်တော်ယာဉ် အကြီးစားပြင်ဆင်စရိတ် များကိုလည်း စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ ညွှန်ကြားချက်အတိုင်း အင်ဂျင်အကြီးစားပြင်ဆင်ရန်အတွက် (၂)နှစ်လျှင် (၁)ကြိမ်သာ လျာထား ခဲ့ခြင်းဖြစ်ပါတယ်။ သို့သော်လည်း အစိုးရအနေဖြင့် ဘတ်ဂျက်ရေးဆွဲ ရာတွင် ရှင်းလင်းချက်၌ ဆေးဘော်ဒီပြင်ဆင်ရန်နှင့် အင်ဂျင်အကြီးစား ပြင်ဆင်ရန်ဟူ၍ အသေးစိတ်ဖော်ပြခဲ့ခြင်းမရှိ၍ ရှင်းလင်းချက်၌ လိုအပ်ချက် များ ဖြစ်ပေါ်ခဲ့ပါတယ်။ စက်သုံးဆီသုံးစွဲမှုများနှင့် ပတ်သက်၍လည်း ဧည့်ကြိုယာဉ်များအား ဧည့်သည်များလာရောက်မည့် အခြေအနေအပေါ် မူတည်၍ ခန့်မှန်းလျာထားခြင်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပြင်ဆင်စရိတ်နှင့် စက်သုံးဆီသုံးစွဲမှုများအား စိစစ်လျှော့ချမည်ဆိုပါက အရေးကြီးပုဂ္ဂိုလ်နှင့် ဧည့်သည်များ လာရောက်မည့်ခရီးစဉ်များတွင် အဆင့်အတန်းမီစွာ သုံးစွဲ နိုင်ရန် အခက်အခဲဖြစ်ပေါ်နိုင်ပါသဖြင့် ပြန်လည်စဉ်းစားသုံးသပ်ပေးနိုင် ပါရန် တင်ပြအပ်ပါတယ်။ ကယားပြည်နယ်အစိုးရအဖွဲ့ (၅)ထပ် ဧည့်ရိပ်သာ ပရိဘောဂအတွက် ကျပ်(၃၇၅)သန်းလျာထားခြင်းမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းတွင် ထည့်သွင်းရေးဆွဲခဲ့သော် လည်း ပြည်ထောင်စုစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ စိစစ်လျှော့ချ ခဲ့ရာတွင် လုပ်ငန်းစီမံကိန်းများ မထိခိုက်စေရန်အတွက် ပရိဘောဂ ဝယ်ယူမည့် အသုံးစရိတ်အားလျှော့ချခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ရသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲရာတွင် ထည့်သွင်း လျာထားရေးဆွဲခြင်းဖြစ်ပါတယ်။ ယင်းသို့ ပြန်လည်ထည့်သွင်းရေးဆွဲ



ရခြင်းမှာ ပြည်နယ်အစိုးရအဖွဲ့၏ (၅)ထပ်စဉ်ရိပ်သာမှာ ယခုဘဏ္ဍာရေးနှစ် အတွင်း အပြီးတည်ဆောက်မည်ဖြစ်၍ အရေးကြီးပုဂ္ဂိုလ်များ၊ ပြည်ထောင်စု အဆင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နိုင်ငံခြားသားဧည့်သည်များ လာရောက် တည်းခိုရာတွင် အဆင့်အတန်းမီစွာထားရှိ တည်းခိုနိုင်ရေးအတွက် ပရိဘောဂများ အချိန်မီဝယ်ယူဖြည့်တင်းရန် လိုအပ်သောကြောင့် စိစစ် လျှော့ချမှုအား ပြန်လည်သုံးသပ်ပေးနိုင်ပါရန် တင်ပြအပ်ပါတယ်။ ။ ၎င်း အပြင် ဆည်မြောင်းဦးစီးဌာန၏ သာမန်အသုံးစရိတ်မှ လျှော့ချထားသော ကျပ်(၇၆၂.၀၉)သန်းနှင့် ငွေလုံးငွေရင်းအသုံးစရိတ်မှ ကျပ်(၁၈၀.၈)သန်း တို့ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများမှာ ဒေသခံပြည်သူလူထု၏ တောင်းဆိုချက်အရ ထည့်သွင်းရေးဆွဲထားသော လုပ်ငန်းများဖြစ်ခြင်း၊ သက်ဆိုင်ရာဦးစီးဌာန၊ ဝန်ကြီးဌာနများမှာလည်း အချိန်မီဦးစီးနိုင်ကြောင်း အာမခံတဲ့အတွက်ကြောင့် စီမံကိန်းရေးဆွဲခဲ့ခြင်းဖြစ်ခြင်းကြောင့် စိစစ် လျှော့ချမှုအား ပြန်လည်သုံးသပ်ပေးနိုင်ပါရန် တင်ပြအပ်ပါတယ်။ ။ ဗမာ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၏ သာမန်အသုံးစရိတ် ကျပ်(၅.၈၃) သန်းမှာ တိုင်းရင်းသားရေးရာဦးစီးဌာနအတွက် တင်ပြတောင်းခံခြင်း မဟုတ်ဘဲ တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု၏ လမ်းညွှန်ချက်အရ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး အတွက် သီးခြားခေါင်းစဉ်ဖြင့် အစိုးရအဖွဲ့ ရသုံးမှန်းခြေငွေစာရင်းတွင် ထည့်သွင်းရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။ ။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ထည့်သွင်းရေးဆွဲထားသည့် အသုံးစရိတ် ကျပ် (၀.၅၈)သန်းမှာလည်း ၎င်းဦးစီးဌာနအတွက် အသုံးစရိတ်မဟုတ်ဘဲ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ လိုအပ်သော အသုံးစရိတ်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ(၁၅၂)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ၂၀၁၇ခုနှစ်၊ မေလ (၁၁)ရက်နေ့တွင် ထုတ်ပြန် ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် (၂၅/ ၂၀၁၇)အရ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု

ကော်မတီ၏ ရုံးလုပ်ငန်းတွေ၊ အစည်းအဝေးစရိတ်များအား ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကျခံသုံးစွဲရမည်ဖြစ်၍ ထည့်သွင်းရေးဆွဲ ထားခြင်းဖြစ်ပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနအား စိစစ်လျှော့ချခဲ့သည့် အသုံးစရိတ်များအနက် မိုးစပါးမျိုးပွားထုတ်လုပ်ခြင်း လုပ်အားခ ကျပ် (၂.၅)သန်းမှာလဲ ဒေသခံတောင်သူများအား မျိုးစပါးဖြန့်ပွားနိုင်ရေး အတွက် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးသုတေသနလုပ်ငန်း များတွင် အထောက်အကူပြုနိုင်ရန် လျာထားခဲ့ခြင်းဖြစ်ပါတယ်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ စိစစ်လျှော့ချခဲ့သည့် ငွေစာရင်း ခေါင်းစဉ်များအနက် ငွေလုံးငွေရင်းအသုံးစရိတ်မှ ကျပ်(၄၅)သန်းမှာ နွား အကောင်(၅၀)နှင့် ဝက်အကောင်(၁၅၀)အား ဒေသခံပြည်သူများ၏ မွေးမြူရေးကဏ္ဍ တိုးတက်စေရန်နှင့် အဓိကကတော့ ဘိန်းအစားထိုး လုပ်ငန်းဆောင်ရွက်ရန်အတွက် ရည်ရွယ်၍ ထည့်သွင်းလျာထားခဲ့ခြင်း ဖြစ်ပါတယ်။ လမ်းဦးစီးဌာန၏ စိစစ်လျှော့ချခဲ့သည့် သာမန်အသုံးစရိတ် ပြင်ဆင်ထိန်းသိမ်းစရိတ် ကျပ်(၁၃၇.၇၁)သန်းမှာ လွိုင်ကော်- ပွန်ချောင်း- ရှားတောလမ်းတွင် ဒေသခံပြည်သူများသွားလာရေး လွယ်ကူစေရန် အတွက် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် လွိုင်ကော်-လောပိတလမ်းတွင် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးမြင့်သန်းထွန်း(ခေါ်)ဦးဖရေရယ် တောင်းဆိုချက်နှင့် လုပ်ငန်းလိုအပ်ချက် အရ ထည့်သွင်းလျာထားခြင်းဖြစ်ပါတယ်။ စည်ပင်သာယာရေးအဖွဲ့၏ စိစစ်လျှော့ချခဲ့သည့် ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်(၂၇၁.၇၉)သန်းမှာ လည်း မယ်စွဲမြို့နယ်တွင် ပြည်သူများအပန်းဖြေနိုင်ရန်အတွက် ကွန်ကရစ် ရင်ပြင်ပန်းခြံ ကလေးကစားကွင်းတည်ဆောက်ရန်နှင့် ဒီမောဆိုမြို့နယ် တွင် ဆောင်ရွက်မည့် ဦးကျော်ကော်လမ်း၊ ဓမ္မာရုံ (၃)လမ်း၊ ငှားပလော့ လမ်း၊ ဖူးဘမ်းလမ်း၊ ကမ်းနားလမ်းများအား အဆင့်မြှင့်တင်ဆောင်ရွက် ရန်အတွက် လျာထားခဲ့ပြီး အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်သောလုပ်ငန်း

များ ဖြစ်တဲ့အတွက်ကြောင့် တာဝန်ယူ၊ တာဝန်ခံမှုနဲ့ လုပ်ကိုင်မည်ဖြစ်တဲ့ အတွက် ပြန်ပြီးတော့ စဉ်းစားပေးဖို့ တင်ပြအပ်ပါတယ်။ သို့ဖြစ်ပါ၍ ပြည်နယ်လွှတ်တော်မှ လျှော့ချခဲ့သော လုပ်ငန်းများအနက် အထက် ဖော်ပြပါလုပ်ငန်းများမှာ အချိန်မီပြီးစီးနိုင်သော လုပ်ငန်းများဖြစ်ခြင်း၊ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ခဲ့သော လုပ်ငန်းများဖြစ်ခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၏ တောင်းဆိုချက်များဖြစ်သောကြောင့် ဖြတ်တောက် ရန် မသင့်ပါကြောင်းနှင့် ပြန်လည်စဉ်းစားသုံးသပ်ပေးနိုင်ပါရန်၊ ပြည်နယ် လွှတ်တော် နည်းဥပဒေ အခန်း(၁၄)၊ ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေကြမ်း၊ နည်းဥပဒေ ၁၄၆ မှာ ဥက္ကဋ္ဌသည် နည်းဥပဒေ ၁၄၅ အရ ပေးပို့သောသက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွက် ကယားပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်နှင့် စပ်လျဉ်း၍ လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးပြီး လွှတ်တော်၏အကြံပြုချက်များကို ပြည်နယ်ဝန်ကြီးချုပ်ထံ ပြန်လည်ပေးပို့ရမည်ဟုသာ ပါရှိပါကြောင်း တင်ပြအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

**ဥက္ကဋ္ဌ။ ။** ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီ အတွင်းရေးမှူးအနေနဲ့ ဘာပြောချင်လဲ။

**ဦးအောင်နိုင်ဦး၊ အတွင်းရေးမှူး၊ ပြည်သူ့ငွေစာရင်းစောင့်ကြည့် စစ်ဆေးရေးကော်မတီ။ ။** ဝန်ကြီးရဲ့ ဆွေးနွေးချက်တွေဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၊ စက်ပစ္စည်းကြီးကြပ်မှု ကော်မတီရဲ့ (၁၁-၅-၂၀၁၅)ရက်စွဲပါစာအမှတ်၊ ၅/၆/စက-၇(၀၅၁၂)နှင့် မကိုက်ညီသလို၊ (၅)ထပ်ဧည့်ရိပ်သာဟာလည်းမပြီးလို့ ဘတ်ဂျက်တွေ ပြန်အပ်ထားတာကို တွေ့ရပါတယ်။ ၎င်းအပြင် ဝယ်ယူမည့်ပစ္စည်းတွေရဲ့ အသေးစိတ်စာရင်းတွေလည်း ပြည့်စုံစွာ မပါရှိတာကိုတွေ့ရပါတယ်။ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွက် အချို့ခါတ်ဆီဖိုးတွေဟာ

ဆိုလည်း မာဒေါဂျစ်အစုတ်များကိုပြပြီး ဆီထုတ်နေတာတွေ့ရပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိုလည်း ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီအနေနဲ့ ပြည်နယ်အစိုးရအဖွဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်သို့သာ ပြောင်းရွှေ့ခြင်းသာဖြစ်ပါတယ်။ ဝန်ကြီးရဲ့ ဆွေးနွေးချက်အချို့ဟာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီပါသောကြောင့် ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီအတွင်းရေးမှူးအနေနဲ့ ကန့်ကွက်ပါတယ်။

**ဥက္ကဋ္ဌ။** ။ ကျွန်တော်တို့ တင်ပြချက်အပေါ်မှာ တစ်ချက်ချင်း သွားရမှာဖြစ်ပါတယ်။ တစ်ချက်ချင်းအပေါ်မှာ အဆုံးအဖြတ်ရယူရမှာ ဖြစ်ပါတယ်။ ဝန်ကြီးတို့က မြန်မာနိုင်ငံ၏ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းစာအုပ် ဖတ်ကြလားမသိဘူး။ ဒီစာအုပ်မှာ ဘဏ္ဍာငွေအစီအစဉ်တွင် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အဆင့် ဆိုပြီး ခွဲခြားထားပါတယ်။ ပြည်ထောင်စုအဆင့်ဆိုတာက ပြည်ထောင်စုအဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသောဌာန၊ အဖွဲ့အစည်း တစ်ခုကိုဆိုသည်။ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အဆင့်ဌာန အဖွဲ့အစည်းဆိုသည်မှာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အရအသုံး ခန့်မှန်းခြေငွေစာရင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော အဖွဲ့အစည်းကို ဆိုသည်ဟု ပါရှိပါတယ်။ အရင်က ပြည်ထောင်စုဘတ်ဂျက်နဲ့ ပြည်နယ်ဘတ်ဂျက်များ ရောထွေးနေတဲ့အတွက် သီးခြားခွဲချင်တာဖြစ်ပါတယ်။ စာရင်းစစ်ဆေးမှုတွင်လည်း Performance Audit လာတော့မှာ ဖြစ်ပါတယ်။ အခုငွေကလည်း ဖြတ်တောက်လိုက်တာ မဟုတ်ပါဘူး။ ပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးမှာ ပြန်လည်သုံးစွဲမှာဖြစ်ပါတယ်။ ပြည်ထောင်စုက ပြည်ထောင်စုဘတ်ဂျက်၊ ပြည်နယ်က ပြည်နယ်ဘတ်ဂျက် ကန့်သတ်ပေးခြင်းဖြစ်ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်နဲ့ ပြန်သုံးလို့ရမှာ ဖြစ်ပါတယ်။ အဆောင်အယောင်ယာဉ်(၁၈)စီး

အတွက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဝန်ကြီးတို့ လက်ရှိအဆောင်အယောင် ယာဉ်တွေ မှန်ပါသလား။ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေး ကော်မတီအနေနဲ့ သက်ဆိုင်ရာကိုစာရင်းတွေတောင်းပြီးမှ စိစစ်တာဖြစ်ပါတယ်။ (၂၀၁၅-၂၀၁၆) ဘဏ္ဍာရေးနှစ်မှာလည်း ယာဉ်ပြင်ဆင်စရိတ် တောင်းထားတာပါတယ်။ (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်မှာလည်း အကြီးစား ယာဉ်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပါတယ်။ ယာဉ်အကြီးစားပြင်ဆင်ရာတွင် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ ညွှန်ကြားချက်အရ (၂)နှစ်လျှင် တစ်ကြိမ်သာ တင်ပြရန်ဟုပါရှိပါတယ်။ ပြင်ဆင်မည့်ယာဉ်၏ ရှေ့ နောက် ဓာတ်ပုံ၊ ကညနလိုင်စင်၊ မိတ္တူတို့ကို တွဲရန်၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ သတ်မှတ်သောပြင်ဆင်သည့် အစိတ်အပိုင်းနှင့် ကုန်ကျငွေကို သီးခြား ဖော်ပြရန်ဟု ပါရှိပါတယ်။ နှစ်မပြည့်မီ ပြင်ဆင်ပါက အကြောင်းအရာ ခိုင်လုံစွာ ဖော်ပြရန်ရှိပါတယ်။ သို့သော် တင်ပြလာတာက ပြင်ဆင်မှု အတွက် ငွေလုံးပေါင်းဘဲ ပါပါတယ်။ အသေးစိတ် အချက်အလက်တွေ မပါပါဘူး။ ဖြတ်တောက်တယ်ဆိုတာကလည်း ကျွန်တော်မှာ လုပ်ပိုင်ခွင့် ရှိပါတယ်။ ကယားပြည်နယ်လွှတ်တော် လက်စွဲ အပိုဒ် ၅၀ မှာ ပါပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ဆွေးနွေးချက်သည် စည်းကမ်းချက် များနှင့် မကိုက်ညီကြောင်း အခြားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တင်ပြလာလျှင် ဥက္ကဋ္ဌ၏ အဆုံးအဖြတ်ပေးခြင်းသည် အပြီးအပြတ် ဖြစ်သည်ဟု ပါရှိပါတယ်။ အဆောင်အယောင်ကားတွေ မှန်မမှန် စစ်ဆေးဖို့ လိုပါတယ်။

**ဦးမော်မော်၊ ဝန်ကြီး၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန။** ။ ကျွန်တော်မှာ အဆောင်အယောင်ကားတစ်စီး လောလောဆယ် မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကို ဧည့်ကားတစ်စီးပေးထားတဲ့ အတွက်ကြောင့် ကုန်ကျစရိတ်တွေကို ၎င်းကားမှာ အသုံးပြုပါတယ်။ ယခုတင်ပြတောင်းခံခြင်းဟာ လျာထားတာပဲ ဖြစ်ပါတယ်။ အစိုးရသစ်

တက်တဲ့အချိန်မှာ (၂၀၁၆-၂၀၁၇)ခုနှစ် လျာထားခြင်းဖြစ်ပြီး (၂၀၁၅-၂၀၁၆) ခုနှစ်က ကျွန်တော်တို့နဲ့ မပတ်သက်တဲ့အတွက်ကြောင့် မသိခြင်းဖြစ်ပါတယ်။ (၂၀၁၇-၂၀၁၈)ခုနှစ်မှာတော့ မထည့်ထားခဲ့ပါဘူး။ ဒါကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ထည့်သွင်းတင်ပြရခြင်း ဖြစ်ပါတယ်။ တကယ်လည်း သွားနေလာနေတာက နေပြည်တော်၊ ကယားပြည်နယ် တစ်ပြည်လုံး ဖွတ်ဖွတ်ညက်ညက်ကျေအောင် သွားနေရတာပါ။ အသေးစိတ် မတင်လိုက်မိတာက ပြည်နယ်အစိုးရအဖွဲ့ရဲ့ အားနည်းချက်တစ်ခုဖြစ်ပါတယ်။ အဆောင်အယောင်ယာဉ်(၁၈)စီးနဲ့ပတ်သက်ပြီး လျာထားတာလေးကို စီမံ/ ဘဏ္ဍာ အမြင်အနေနဲ့ လျာထားတာပဲရှိပါတယ်။ တကယ်သုံးတဲ့ အခါ System audit နဲ့ ပြန်စစ်လို့ ရပါတယ်။

**ဥက္ကဋ္ဌ။** ။ ကျွန်တော့်အနေနဲ့ ယာဉ်(၁၈)စီးနဲ့ပတ်သက်ပြီး ဧည့်ကြိုနဲ့ အဆောင်အယောင်ယာဉ်နဲ့ ခွဲခြားစေချင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း (၇၂)သန်း ကုန်ပြီးသွားပါပြီ။ အနီးစပ်ဆုံးအသုံးစရိတ်ကို တင်စေချင်ပါတယ်။ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီ ရဲ့ သဘောထားပြောပါ။

**ဦးအောင်နိုင်ဦး၊ အတွင်းရေးမှူး၊ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီ။** ။ (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်မှာလည်း ထုတ်ယူသွားခဲ့ပါတယ်။ ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီကလည်း အများဆန္ဒအနေနဲ့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။

**ဥက္ကဋ္ဌ။** ။ ဝန်ကြီးသဘောထားပြောကြည့်ပါ။

**ဦးမော်မော်၊ ဝန်ကြီး၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန။** ။ ကျွန်တော့်အနေနဲ့ နေပြည်တော်သို့ တစ်လနှစ်ခေါက် လောက် အနည်းဆုံးသွားရပါတယ်။ ကယားပြည်နယ်အတွင်းမှာလည်း

ဒီကားကိုပဲ မှီခိုပြီး သွားနေရတာဖြစ်ပါတယ်။ ကားမကောင်းရင် အရမ်း ဒုက္ခရောက်ပါတယ်။ ဒါအမှန်တရားကို တင်ပြတာ ဖြစ်ပါတယ်။

**ဥက္ကဋ္ဌ။** ။ ဒီအခြေအနေကို ကျွန်တော်သိပါတယ်။ ဝန်ကြီးကပြင်တယ်၊ နောက်တစ်ယောက်ပြောင်းသုံးတယ်။ အဲ့ဒီလို မဟုတ်ဘဲ သတ်သတ်မှတ်မှတ် ဖြစ်စေချင်ပါတယ်။ တကယ်လည်းအသုံးပြုနေတဲ့ အတွက် အဆောင်အယောင်ယာဉ်တွေအတွက် ပေးပါမယ်။ ဧည့်ကြို ယာဉ်များကို စက်သုံးဆီသုံးစွဲမှုနှင့် ပတ်သက်၍ ဧည့်သည်လာရောက်မှု အပေါ် မူတည်၍ ခန့်မှန်းလျာထားခြင်းဖြစ်သည်ဟု ပါရှိပါတယ်။ ဧည့်ကြို ယာဉ်များကို ဧည့်ကြိုဖို့ သီးသန့် ထိန်းသိမ်းထားရှိသင့်ပါတယ်။ ဧည့်ကြို ယာဉ်များကို ရုံးသုံးယာဉ်အဖြစ် အသုံးမပြုသင့်ပါဘူး။ ဧည့်ကြိုနဲ့ ပတ်သက်ပြီး ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီရဲ့ သဘောထားပြောပါ။

**ဦးအောင်နိုင်ဦး၊ အတွင်းရေးမှူး၊ ပြည်သူ့ငွေစာရင်းစောင့်ကြည့် စစ်ဆေးရေးကော်မတီ ။** ။ ဧည့်ကြိုကားတွေကို ရုံးသုံးနေတာ တွေ့ရပါတယ်။ ဧည့်ကြိုကားကို သီးသန့်ထားသင့်ပါတယ်။

**ဥက္ကဋ္ဌ။** ။ ဧည့်ကြိုယာဉ် ပြင်ဆင်စရိတ်နှင့် စက်သုံးဆီ သုံးစွဲမှုနဲ့ ပတ်သက်ပြီး ဝန်ကြီးသဘောထားပြောပါ။

**ဦးမော်မော်၊ ဝန်ကြီး၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန။** ။ ဧည့်ကြိုယာဉ် (၂၉)စီးနှင့် ပတ်သက်ပြီး ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးက စီမံခန့်ခွဲပေးတာဖြစ်ပါတယ်။ ဝန်ကြီးတွေ ကို ဧည့်ကားတစ်စီးစီ ထပ်ဆောင်းပေးထားပါတယ်။ ၎င်းဧည့်ကားသည် ဆီပေးတာမဟုတ်ပါဘူး။ ဧည့်သည်လာမှ သုံးပါတယ်။ အရေးပေါ်ကိစ္စ တွေမှာ သုံးပါတယ်။ မကြာခင်မှာဘဲ ထိုင်းအဖွဲ့တွေလာကြမှာဖြစ်ပါတယ်။

ဧည့်ကားဆောင်းပေးထားခြင်းက ရည်ရွယ်ချက် နှစ်မျိုးရှိပါတယ်။ ကား ဆိုတာကလည်း လိမ့်နေမှပါ။ ရပ်ထားတာကြာရင် ပျက်တာပါပဲ။ သုံးနေတဲ့ကားက ပျက်တာနည်းတာပေါ့။ ဒါကြောင့်စနစ်တကျ အသုံးပြုဖို့ ဆိုတာ Audit point of view ကလည်း စောင့်ကြည့်မှာ ဖြစ်ပါတယ်။ ပြန်ပြီးတော့ စဉ်းစားသုံးသပ်ပေးရန်ဖြစ်ပါတယ်။

**ဥက္ကဋ္ဌ။** ။ ဧည့်ကြိုယာဉ် (၅)စီးထည့်ထားတယ်။ သိန်း (၂၀)နဲ့ပေါ့။ Performance audit နဲ့ဆိုပေးလိုက်ပါမယ်။ နောက်ထပ် (၅)ထပ် ဧည့်ရိပ်သာအတွက် ဆွေးနွေးကြည့်ပါ။

**ဥက္ကဋ္ဌ။** ။ ကယားပြည်နယ်အစိုးရအဖွဲ့ (၅)ထပ် ဧည့်ရိပ်သာပရိဘောဂအတွက် လျာထားချက်ကို ဆက်လက်ဆွေးနွေး ပါမယ်။

**ဦးမော်မော်၊ ဝန်ကြီး၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန။** ။ ကယားပြည်နယ်အစိုးရအဖွဲ့ (၅)ထပ်ဧည့်ရိပ်သာနဲ့ ပတ်သက်ပြီး ကျွန်တော်ဘဲသိနေတော့ ကျွန်တော်ဘဲတင်ပြမှာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်၊ မတ်လတွင် နန်းအေးရိပ်ကုမ္ပဏီက (၈၀%) ပြီးရမည် ဆိုတဲ့အတွက်ကြောင့် (၂၀%)ကို ပြန်အပ်ထားခြင်းဖြစ်ပါတယ်။ ကျန်တဲ့ (၂၀%)ကလည်း မကြာမီ ပြီးသွားမှာဖြစ်ပါတယ်။ အဆောက်အဦကြီး ပြီးသွားပြီဖြစ်တဲ့အတွက် အထဲမှာ ဘာမှမရှိလျှင်လည်း မသင့်တော်ပါဘူး။ အရေးကြီး ပုဂ္ဂိုလ်များလာတဲ့အချိန်မှာ အဆင်သင့်ပြန်ထည့်နိုင်အောင် တင်ပြရခြင်းဖြစ်ပါတယ်။ ယခု(၆)လဘတ်ဂျက်မှာ လျာထားရခြင်းဖြစ် ပါတယ်။ နောက်တစ်နှစ်ဘတ်ဂျက်မှဆိုလျှင် အရမ်းကြာသွားမှာစိုးရိမ်တဲ့ အတွက်ကြောင့် တင်ပြရခြင်းဖြစ်ပါတယ်။ ဧပြီလနဲ့ စက်တင်ဘာလ အတွင်းမှာ (၅)ထပ်အဆောက်အဦးက ပြီးကိုပြီးပါတယ်။ ပြန်ပြီး စဉ်းစား သုံးသပ်ပေးပါလို့ မေတ္တာရပ်ခံပါတယ်။



**ဥက္ကဋ္ဌ။ ။** ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီ အနေနဲ့ ပြောကြည့်ပါ။

**ဦးအောင်နိုင်ဦး၊ အတွင်းရေးမှူး၊ ပြည်သူ့ငွေစာရင်းစောင့်ကြည့် စစ်ဆေးရေးကော်မတီ။ ။** ကယားပြည်နယ်အစိုးရအဖွဲ့ (၅)ထပ် ဧည့်ရိပ်သာပရိဘောဂအတွက် လျာထားရာမှာ အသေးစိတ်အချက်အလက် များ မပါရှိတာ တွေ့ရပါတယ်။ (ဥပမာ-ကုတင်ဘယ်နှစ်လုံး၊ ထိုင်ခုံ ဘယ်နှစ်လုံး၊ စားပွဲဘယ်နှစ်လုံး) အချက်အလက် မပြည့်စုံတာ တွေ့ရပါ တယ်။

**ဥက္ကဋ္ဌ။ ။** အမှန်တကယ်လိုအပ်တဲ့အတွက် ခွင့်ပြုပေး လိုက်ပါမယ်။

**ဥက္ကဋ္ဌ။ ။** ဆည်မြောင်းဦးစီးဌာန၏ သာမန်အသုံးစရိတ် မှ လျော့ချထားသော ကျပ် (၇၆၂.၀၉)သန်း နဲ့ပတ်သက်ပြီး စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးက တင်ပြရန်ဖြစ်ပါတယ်။

**ဦးဘော့စ်ကို၊ ဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန။ ။** လေးစားအပ်ပါသော ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်း ဆက်သအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဆည်မြောင်းနဲ့ ပတ်သက်တဲ့ ကိစ္စကို အနည်းငယ်တင်ပြလိုပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် တင်ပြထားသောလုပ်ငန်းများတွင် အဓိကအားဖြင့် ထီးစဲခါးနှင့် ဟိုတာရေပေးမြောင်း လိုင်နင်စီခြင်းလုပ်ငန်းများ၊ ဟိုတာ ရေလှောင်တံမံ နုန်းဆယ်ခြင်းလုပ်ငန်းများ ပါဝင်ပါတယ်။ ရေပေးမြောင်း တွင် လိုင်နင်မစီထားပါက နှစ်စဉ်မြောင်းတွေကို ပုံစံကျပြုပြင်ရတဲ့ စရိတ် တွေ ကုန်ကျမည်ဖြစ်သည့်အပြင် မှော်ဆယ်မြက်ရှင်းလုပ်ငန်းများကိုလည်း

တစ်နှစ်လျှင် ပျမ်းမျှ(၃)ကြိမ်မှ (၄)ကြိမ် ဆောင်ရွက်ရမည့် ကုန်ကျ စရိတ်စကများ များပါတယ်။ ရေလည်းအလေအလွင့်များပါသည်။ ကယားပြည်နယ်သည် မိုးနည်းသည့်အတွက်ကြောင့် ရွာသမ္မတမြို့များကို အတတ်နိုင်ဆုံး အလေအလွင့်နည်းအောင် ဆောင်ရွက်မှသာ တောင်သူများ အတွက် အကျိုးရှိမှာဖြစ်ပါတယ်။ လိုင်နင်စီခြင်းဆိုသည်မှာ ဆည်မြောင်း ဌာနမှ နှစ်စဉ်ရေသောက်စနစ်အလိုက် ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး ဆောင်ရွက်သော လုပ်ငန်းဖြစ်ပါတယ်။ ရေပေးမြောင်းများကို လိုင်နင် စီခြင်းအဖြစ် အဆင့်မြှင့်တင် ပြုလုပ်ပေးခြင်းအားဖြင့် ရေစီးရေလာ ကောင်းမွန်ခြင်း၊ ရေအလေအလွင့်နည်းခြင်း၊ လိုအပ်သောနေရာကို ရေချက်ချင်းရောက်ခြင်း စသည့်ဖြင့် တောင်သူများအတွက် အကျိုးရှိသော လုပ်ငန်းဖြစ်ပါတယ်။ နှစ်စဉ်မြောင်းပြုပြင်ရသော ကုန်ကျစရိတ်များ သက်သာစေမှာ ဖြစ်ပါတယ်။ လိုင်နင်စီခြင်းလုပ်ငန်းများ ဆောင်ရွက် ရာတွင် ရေသောက်စနစ်များအားလုံးကို တစ်နှစ်နည်းနည်းစီမျှပြီး ဆောင်ရွက်၍ရသော်လည်း ရေသောက်စနစ် တစ်ခုချင်းပြီးပြတ်သွား စေရန် စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။ တင်ပြထားသည့်လုပ်ငန်းမှာ (၁) ထီးစခါးရေလွှဲဆည် အကျိုးပြုဧက (၁၇၅၅)၊ စုစုပေါင်းရေပေးမြောင်း အရှည် (၂၇၀၀၀)ပေ၊ ၂၀၁၃-၂၀၁၄ ခုနှစ်မှ ၂၀၁၇-၂၀၁၈ ခုထိ ဆောင်ရွက်ပြီးစီးမှု (၉၀၀၀)ပေ၊ ၂၀၁၈-၂၀၁၉ တင်ပြချက် (၁၈၀၀၀)ပေ၊ (၂) ဟိုတာရေလှောင်တံမံ အကျိုးပြုဧက (၁၄၂၆)၊ စုစုပေါင်းရေပေး မြောင်းအရှည် မြောင်းမ(၉၅၀)ပေ၊ လက်ယာ(၁၉၅၀၀)ပေ၊ လက်ဝဲ (၁၅၀၀၀)ပေ၊ ၂၀၁၃-၂၀၁၄ ခုနှစ်မှ ၂၀၁၇-၂၀၁၈ခုထိ ဆောင်ရွက်ပြီး (၉၅၀)ပေ၊ (၁၁၀၀၀)ပေ၊ (၈၀၀၀)ပေ၊ ၂၀၁၈-၂၀၁၉ တင်ပြချက်အရ (၈၅၀၀)ပေ၊ (၇၀၀၀)ပေ ဖြစ်ပါတယ်။ ယခုတင်ပြထားသောလုပ်ငန်းများ မှာ ရေသောက်စနစ်(၂)ခုအတွက် အပြီးဆောင်ရွက်ရန် တင်ပြခြင်းဖြစ်ပါ တယ်။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ် ပထမ(၆)လပတ်အတွင်း ပြီးစီးအောင်

ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တဆက်တည်းမှာပင် ဟိုတာမြောင်း ပြုပြင်ခြင်းနှင့်အတူ ဟိုတာရေလောင်တမံ သဲနုန်းဆယ်ခြင်းလုပ်ငန်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဟိုတာရေလောင်တမံမှာ ၁၉၇၁-၁၉၇၂ ခုနှစ်အတွင်း စတင်တည်ဆောက်ခဲ့ပြီး တောင်ခြေတွင် ရှိသည့်အတွက် မိုးရေများတိုက်ရိုက်စီးဝင်သဖြင့် နုန်းတင်တာများပါတယ်။ လက်ရှိတွင် နုန်းတင်မှုမှာ ပျမ်းမျှအားဖြင့် (၆)ပေခန့် ရှိပြီးဖြစ်သည့်အတွက်ကြောင့် ရေသိုလှောင်မှုပမာဏ လျော့ကျလျက်ရှိပါတယ်။ နုန်းဆယ်လိုက်ခြင်း အားဖြင့် ရေပမာဏတိုးတက် သိုလှောင်နိုင်မည်ဖြစ်ပါတယ်။ ဟိုတာ ရေလှောင်တမံမှ ရေကို နွေစပါးစိုက်ပျိုးခြင်းများအပြင် ဒေါလိုရှေးရွာ အတွက် သောက်သုံးရေပေးဝေလျက်ရှိသော ကန်များဖြစ်ပါတယ်။ ၎င်း ကန်မှာ ရေစုအားကောင်းလေ တန်ဖိုးရှိလေဖြစ်သည့်အတွက် ဟိုတာရေ ပေးမြောင်း လိုင်နှင့်စီခြင်းလုပ်ငန်း ဆောင်ရွက်နေသည့်အချိန်တွင် လုပ်ငန်းခြင်းဆက်စပ်နေသောကြောင့် ပူးတွဲဆောင်ရွက်သွားရန် တင်ပြ ရခြင်းဖြစ်ပါတယ်။

**ဥက္ကဋ္ဌ။ ။** ဝန်ကြီးတင်ပြတဲ့လုပ်ငန်းများမှာ၊ မိုးတွင်းကာလ ဆောင်ရွက်ရမည်ဖြစ်၍မပေးပါဘူး။ ဝန်ကြီးတင်ပြတဲ့ ဆည်မြောင်းဌာနရဲ့ လိုင်နှင့်စီးခြင်းလုပ်ငန်းနဲ့ နုန်းဆယ်ခြင်းလုပ်ငန်းများဟာ မိုးရာသီ၊ လယ်ယာစိုက်ပျိုးတဲ့အချိန်နဲ့ တိုက်ဆိုင်နေတာတွေ့ရပါတယ်။ နောက် လာမည့်ဘတ်ဂျက်မှာ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ ပြည်နယ်စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့လည်း အချိန်ကာလလေးနဲ့ ချိန်ဆပြီး တင်ပြသင့်ပါတယ်။

**ဦးမော်မော်၊ ဝန်ကြီး၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး  
ဌာန။** ။ ကျွန်တော်တင်ပြချင်တာက စိုက်ပျိုးမွေးမြူရေးဆိုတာ  
နိုင်ငံတော်ရဲ့ အဓိကကျတဲ့ လုပ်ငန်းများဖြစ်တဲ့အတွက် စိုက်ပျိုးမွေးမြူရေး  
နှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်အဝ  
ရှိသည့်အတွက် တင်ပြရခြင်းဖြစ်ပါတယ်။

**ဥက္ကဋ္ဌ။** ။ မိုးတွင်းကာလမှာ ဆောင်ရွက်ဖို့ခက်ခဲမှာဖြစ်ပါတယ်။  
ဒါ့ကြောင့် ဆည်မြောင်းဦးစီးဌာန လျာထားငွေကို ဖြတ်တောက်ရခြင်း  
ဖြစ်ပါတယ်။

**ဦးဘော့စံကို၊ ဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့်  
ဆည်မြောင်းဝန်ကြီးဌာန။** ။ ကျွန်တော်တို့ ဌာနအနေနဲ့ ဆောင်ရွက်  
နိုင်တာဖြစ်တဲ့အတွက် တင်ပြရခြင်းဖြစ်ပါတယ်။ နန်းမယ်ခုံရေထွက်  
ရေစုကန်နဲ့ပတ်သက်ပြီး ဆက်လက်တင်ပြပါမယ်။ နန်းမယ်ခုံရေထွက်  
ရေစုကန် သဲ၊ နန်းဆယ်ယူခြင်းနှင့် ကန်ဘောင်ဆင့်ခြင်းလုပ်ငန်းမှာ  
ဝန်ကြီးချုပ်၏(၂၅-၈-၂၀၁၇)ရက်နေ့ ခရီးစဉ်တွင် တင်ပြတောင်းခံသော  
လုပ်ငန်းများဖြစ်ပါတယ်။ နန်းမယ်ခုံရေထွက်မှာ စုစုပေါင်းရေသောက်  
ဧရိယာဧက (၃၀၀၀)ဧကရှိပြီး ရေထွက်မှာ သာယာလှပသော ရေထွက်  
ဖြစ်ပါတယ်။ သို့ရာတွင်နန်းပို့ချခြင်းများကြောင့် ကန်ကောနေခြင်း၊  
ပတ်လည်ကန်ဘောင်နိမ့်ကျနေခြင်းများကြောင့် ရွာတွင်းရေလျှံခြင်းများ  
ဖြစ်ပေါ်လေ့ရှိပါတယ်။ ရေစုကန်၏ရေဝပ်ဧရိယာအတွင်း နန်းတင်မှု  
များပြားနေပါသဖြင့် နန်းများပြန်လည်ဆယ်ယူခြင်းနှင့် ကန်ဘောင်ဆင့်  
ခြင်းလုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ သဘာဝရေထွက်  
မတိမ်ကောစေရေးအတွက် မဖြစ်မနေဆောင်ရွက်သင့်သော လုပ်ငန်းဖြစ်ပါ  
တယ်။

ဥက္ကဋ္ဌ။ ။ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီ  
ရဲ့ သဘောထားပြောပါ။

ဦးအောင်နိုင်ဦး၊ အတွင်းရေးမှူး၊ ပြည်သူ့ငွေစာရင်းစောင့်ကြည့်  
စစ်ဆေးရေးကော်မတီ။ ။ ယခုတင်ပြတဲ့ကိစ္စများသည် မိုးတွင်းကာလ  
ဖြစ်နေတဲ့အတွက်ကြောင့် မဆောင်ရွက်သင့်ပါဘူး။

ဦးဘော့စ်ကို၊ ဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့်  
ဆည်မြောင်းဝန်ကြီးဌာန။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သဘာဝ  
ရေထွက်ပေါက် မတိမ်ကောစေရေးအတွက် ခွင့်ပြုစေချင်ပါတယ်။

ဥက္ကဋ္ဌ။ ။ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီ  
က ကန့်ကွက်တဲ့အတွက် မပေးပါဘူး။

ဦးဘော့စ်ကို၊ ဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့်  
ဆည်မြောင်းဝန်ကြီးဌာန။ ။ နန်းမယ်ခုံရေထွက်ဆိုတာ ကျွန်တော်  
ကျောင်းတက်ကတည်းက ရေချိုးလာတဲ့နေရာဖြစ်ပါတယ်။ ဒီကန်ရဲ့  
အနေအထား ကျွန်တော်အားလုံးသိပါတယ်။ ကျွန်တော်က ဒေသခံ  
ကိုယ်စားလှယ်အနေနဲ့ တောင်းဆိုတာဖြစ်တဲ့တွက် စဉ်းစားပေးသင့်ပါတယ်။

ဥက္ကဋ္ဌ။ ။ ဝန်ကြီးအနေနဲ့ ဆည်မြောင်းဌာနရဲ့ လုပ်ငန်းပိုင်း  
ကိုလည်း အောက်ခြေအထိ သိထားသင့်ပါတယ်။ သဲ၊ နန်းဆယ်တာ  
နှစ်တော်တော်များပါပြီ။ နောင်နှစ်ဘတ်ဂျက်မှာ ထည့်သွင်းမှာဖြစ်ပါတယ်။

ဥက္ကဋ္ဌ။ ။ စိုက်ပျိုးရေးဦးစီးဌာန မိုးစပါးမျိုးပွားထုတ်လုပ်  
ခြင်းလုပ်ငန်းဟာ မျိုးသန့်ခြံက ဆောင်ရွက်နေတာဖြစ်ပါတယ်။ မွေးမြူရေး  
ကိစ္စနဲ့ ပတ်သက်ပြီး ဆက်လက်တင်ပြပါ။

ဦးဘော်စ်ကို၊ ဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန။ ။ ၂၀၁၈ ဧပြီလမှ စက်တင်ဘာလအတွင်း နွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန် အောက်ပါအတိုင်း ဆောင်ရွက် သွားမည်ဖြစ်ပါတယ် - လွိုင်ကော်မြို့နယ်မှ (၁၀)ဦး၊ ဒီမောဆိုမြို့နယ်မှ (၁၀)ဦး၊ ဖရူဆိုမြို့နယ်မှ (၅)ဦး နာမည်နဲ့တကွ ရှိပါတယ်။ အကောင်ရေ အားဖြင့် (၅၀)ဖြစ်ပါတယ်။ (၁) ကယားပြည်နယ်အတွင်း နွားမွေးမြူ ရေးလုပ်ငန်းတွင် သွင်းအားစုအနေဖြင့် ဆောင်ရွက်ခြင်းမရှိပါ။ (၂) လက်ရှိ တောင်သူများ လယ်ယာလုပ်ငန်းခွင်တွင် အသုံးပြုနေသော ခိုင်းနွားများ မှာ ဒေသနွားမျိုးများဖြစ်သဖြင့် သွေးနှောပြီး ကြီးထွားနှုန်းနည်းသော ခိုင်းနွားများသာ ရှိပါသည်။ (၃) ကျေးရွာရှိတောင်သူများမှလည်း မျိုးကောင်း မျိုးသန်နွားမျိုးများ တိုးချဲ့မွေးမြူလိုကြောင်း တောင်းခံလာကြပါသည်။ (၄) ကယားပြည်နယ်အတွင်း မျိုးကောင်းမျိုးသန် နွားမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဒေသတွင်း မျိုးကောင်းမျိုးသန် နွားပြာစိမ်းမျိုးများကို တိုးချဲ့မွေးမြူ သွားရန် လိုအပ်ပါတယ်။ မွေးမြူရေးကိစ္စနဲ့ ပတ်သက်ပြီး ဆက်လက် တင်ပြမှာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ကယားပြည်နယ်တွင် မူးယစ်စီမံကိန်းဧရိယာအတွင်း ပြန်လည်ထူထောင် ရေး လုပ်ငန်းဆောင်ရွက်ရန်အတွက် မျိုးကောင်းမျိုးသန် ဝက်မွေးမြူ ဖြန့်ဖြူးခြင်းလုပ်ငန်းအား အောက်ပါအတိုင်း ဆောင်ရွက်သွားရန်ဖြစ်ပါ တယ်။ လွိုင်ကော်မြို့နယ် (၂၅)ဦး၊ ဒီမောဆိုမြို့နယ်(၂၅)ဦး၊ ဖရူဆိုမြို့နယ် (၂၅)ဦး၊ စုစုပေါင်း(၇၅)ဦးဖြစ်ပါတယ်။ ကျေးရွာများအနေဖြင့် လွိုင်လင်လေး ကျေးရွာအုပ်စု၊ ဟိုယာကျေးရွာအုပ်စု၊ ဘီယာကျေးရွာအုပ်စု၊ လိုဘာခို အုပ်စုတို့ဖြစ်ပါတယ်။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရုံးချုပ်၏ ညွှန်ကြားချက်အရ ကယားပြည်နယ်အတွင်း ဘိန်းအစားထိုး မူးယစ်ဒေသ များတွင် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း

ဖြစ်ပါတယ်။ ဝက်မွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်ခြင်းအားဖြင့် တစ်ဦးချင်းဝင်ငွေ တိုးတက်လာစေခြင်း၊ အသားကဏ္ဍာဖွံ့ဖြိုးတိုးတက်ပြီး လူတစ်ဦးချင်း အသားစားမှုနှုန်း ပိုမိုတိုးတက်လာစေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်သဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုး လာနိုင်ခြင်း၊ တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ်မွေးမြူသူများ ဝင်ငွေတိုးတက် လာစေခြင်းဖြင့် ဒေသဖွံ့ဖြိုးမှုအထောက်အကူပြုစေခြင်း ဖြစ်ပါတယ်။

**ဦးအောင်နိုင်ဦး၊ အတွင်းရေးမှူး၊ ပြည်သူ့ငွေစာရင်းစောင့်ကြည့် စစ်ဆေးရေးကော်မတီ။** ။ ဝန်ကြီးရုံးဆွေးနွေးချက်ကို နားထောင် ရတဲ့အထဲမှာ လုပ်ဆောင်မယ့်အစီအစဉ်ရဲ့ အသေးစိတ်စာရင်းအချက်အလက် တွေ ပြည့်စုံစွာမပါဝင်တာကို တွေ့ရပါတယ်။ ပြည်သူ့ဘဏ္ဍာငွေနဲ့ ဝယ်ယူ မည့် နွား၊ ဝက်တွေကို စာရင်းအင်းကိန်းဂဏန်း အချက်အလက်ပြည့်စုံစွာ တင်ပြခြင်းမရှိဘဲ ရဖို့သာ တောင်းနေတာကို တွေ့ရတဲ့အတွက် ပြည်သူ့ ငွေစာရင်းကော်မတီအတွင်းရေးမှူးအနေနဲ့ ကန့်ကွက်ပါကြောင်း တင်ပြ အပ်ပါတယ်။

**ဥက္ကဋ္ဌ။** ။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ငွေလုံး ငွေရင်းစရိတ်ကို နွားမွေးမြူရေး၊ ဝက်မွေးမြူရေးလုပ်ငန်း စိစစ်လျော့ချ ပါတယ်။

**ဥက္ကဋ္ဌ။** ။ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်အတွက် ဆွေးနွေးဖို့ဖြစ်ပါတယ်။

**ဦးလှမျိုးဆွေ၊ ဝန်ကြီး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးဌာန**  
**။** ။ အားလုံးမင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော်အရေးပေါ်အစည်းအဝေး (၂/၂၀၁၇) ပထမနေ့ မှာ ဆွေးနွေးခဲ့တဲ့ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီ၏

အစီရင်ခံစာပါ ပြည်နယ်ရန်ပုံငွေတွင်ပါဝင်သော ဌာန/ အဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ရသုံးမှန်းခြေ ငွေစာရင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားမည့် ဗမာတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဦးလှမျိုးဆွေ ဖြစ်ပါတယ်။ မူလတင်ပြရန် လွှတ်တော်ရုံးအကြီးအမှူးထံ တင်ပြထားတဲ့အထဲမှာတော့ မော်တော်ယာဉ် အကြီးစားပြင်ဆင်ခြင်း ကျပ်(၃၇)သန်း၊ ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာ (၅)ထပ်အတွင်း ပရိဘောဂနှင့် ပန်းကန်ခွက်ယောက်ဝယ်ယူခြင်း (၃၇၅.၀၀) သန်းတို့ တင်ပြထားပါတယ်။

**ဥက္ကဋ္ဌ။** ။ ဝန်ကြီးနဲ့ သက်ဆိုင်တဲ့အပိုင်းကိုဘဲ တင်ပြပါ။ ကျွန်တော်လည်း ပြန်ဆွေးနွေးချင်ပါတယ်။

**ဦးလှမျိုးဆွေ၊ ဝန်ကြီး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးဌာန**  
**။ ။** မူလက တင်ပြထားတဲ့အထဲပါနေလို့ တင်ပြရခြင်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂(ဆ) (၁)မှာ နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးများဖြစ်သည့် တိုင်းရင်းသား လူမျိုးများရေးရာဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များအား သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုး ရေးရာ ကိစ္စရပ်များဆောင်ရွက်ရန် တာဝန်ပေးအပ်ရမည်ဟု ပါရှိပါတယ်။ အကျယ် ရှင်းလင်းတင်ပြခွင့်ပြုပါ။ ၂၀၁၄ ခုနှစ် ကယားပြည်နယ်ဆိုင်ရာ နည်းဥပဒေအပိုဒ် ၁၅၁(ခ)မှာ လျာထားချက် တင်သွင်းခြင်း၊ ဥပဒေ မူကြမ်းတင်သွင်းခြင်းနှင့် ဆွေးနွေးဆုံးဖြတ်ခြင်းတို့ကို နည်းဥပဒေ ၁၄၅ မှ ၁၄၈ အထိပါ နည်းနှင့်အညီ ဆောင်ရွက်ရမည်လို့ ပြဋ္ဌာန်းထားပါသည်။ အဲ့ဒီတော့ အပိုဒ် ၁၄၅ မှာ လွှတ်တော်မှာဆောင်ရွက်နေတဲ့ လျာထားခြင်း ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အပိုဒ် ၁၄၆ ကလည်း လျာထားခြင်း၊ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ နည်းဥပဒေ ၁၄၇၊ ၁၄၈ ဟာ ဥပဒေကြမ်း



အဆင့်မှာ ဆွေးနွေးခြင်းနှင့် ဆုံးဖြတ်ခြင်းဖြစ်ပါတယ်။ အဲ့ဒီတော့ အပိုဒ် ၁၅၁ အပိုဒ်ခွဲ (ခ)မှာ ပြဋ္ဌာန်းချက်ကို ကျွန်တော်တို့စဉ်းစားမယ်ဆိုလို့ရှိရင် နည်းဥပဒေ ၁၄၅ ကနေ ၁၄၈ ပါ နည်းလမ်းနှင့်အညီ ကျွန်တော်တို့ ရှေ့နောက်ချိန်ညှိပြီးတော့မှဆောင်ရွက်ရမယ်လို့ ကျွန်တော်တို့သုံးသပ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီအတိုင်းဘဲ ထင်မြင်ပါတယ်။ အဲ့ဒီအတိုင်းဘဲယူဆတယ်။

**ဥက္ကဋ္ဌ။** ။ ဝန်ကြီးရဲ့ဝန်ကြီးဌာနက ပြည်ထောင်စု ဘတ်ဂျက် အောက်လား၊ ပြည်နယ်ဘတ်ဂျက် အောက်လား။

**ဦးလှမျိုးဆွေ၊ ဝန်ကြီး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးဌာန ။**

။ ဆက်လက်တင်ပြပါမယ် ၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၈)တွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်ခွင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များတွင် သက်ဆိုင်ရာ တိုင်းရင်းသားရေးရာကိစ္စများ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင် နှစ်စဉ်ထည့်သွင်းရေးဆွဲရမည်ဟု ပြည်ထောင်စုဥပဒေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးရဲ့ အသုံးစရိတ်ကို ပြည်နယ်အစိုးရအဖွဲ့ရဲ့ အသုံးစရိတ်ထဲမှာ ထည့်သွင်းရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု အသုံးစရိတ်ထည့်သွင်းရမည်ဟု မပါရှိပါဘူး။

**ဥက္ကဋ္ဌ။** ။ ဘဏ္ဍာရေးစည်းမျဉ်းအရ ဖြတ်တောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ဝန်ကြီးရဲ့ အသုံးစရိတ်ကိုပေးမှာပါ။ လုပ်ငန်း လည်ပတ်ဖို့အတွက် စဉ်းစားသုံးသပ်ပြီးတော့ပေးပါမယ်။

**ဥက္ကဋ္ဌ။** ။ ရင်းနှီးမြှုပ်နှံမှုလည်းပေးပါမယ်။

**ဥက္ကဋ္ဌ။** ။ လမ်းဦးစီးဌာနနဲ့ ပတ်သက်ပြီး ဦးတီရယ်မှ တင်ပြဆွေးနွေးရန်ဖြစ်ပါတယ်။

ဦးတီရယ်၊ ဝန်ကြီး၊ ပြည်နယ်သယံဇာတနှင့် သဘာဝ  
 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန။ ။ လေးစားအပ်ပါသော  
 ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ  
 ခင်ဗျား။ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန၊ ဝန်ကြီး  
 ဦးခင်မောင်ဖြူကိုယ်စား၊ ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ မဲဆန္ဒနယ်  
 အမှတ်(၁)၊ ဦးတီရယ်မှ အောက်ဖော်ပြပါ လုပ်ငန်းများ မူလလျာထား  
 သည့်အတိုင်း ခွင့်ပြုသင့်ပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား။ (၁)  
 လွိုင်ကော်-ပွန်ချောင်း-ရှားတောလမ်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ပထမ  
 (၆)လ လုပ်ငန်းလျာထားပါတယ်။ ၃ဖာလုံဖြစ်ပါတယ်။ (၂)လွိုင်ကော်-  
 လောပိတလမ်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လပတ် လုပ်ငန်း  
 လျာထားသော(၁)မိုင်နှင့် (၂)ဖာလုံကတော့ ရှမ်းရွာအနီးတည်ရှိပါတယ်။  
 မူလလျာထားသည့်အတိုင်း ခွင့်ပြုသင့်ပါကြောင်း တင်ပြအပ်ပါတယ်။

**ဥက္ကဋ္ဌ။** ။ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီ  
 မှ သဘောထားပြောပါ။

**ဦးအောင်နိုင်ဦး၊ အတွင်းရေးမှူး၊ ပြည်သူ့ငွေစာရင်းစောင့်ကြည့်  
 စစ်ဆေးရေးကော်မတီ။** ။ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး  
 ကော်မတီအနေနဲ့ မိုးတွင်းကာလဖြစ်သောကြောင့် လုပ်ငန်းမပြီးနိုင်ဟု  
 ယူဆရပါတယ်။ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့အတွင်း  
 လုပ်ငန်းပြီးမည်ဟု တာဝန်ယူပါက ဆောင်ရွက်နိုင်ပါတယ်။

**ဥက္ကဋ္ဌ။** ။ အချိန်မီပြီးစီးမည်ဆိုပါက ဆောင်ရွက်ခွင့်ပြု  
 ပါတယ်။

**ဥက္ကဋ္ဌ။** ။ စည်ပင်သာယာရေးအဖွဲ့ လုပ်ငန်းအနေနဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးခွင့်တင်ထားတဲ့အတွက် ၎င်း ကိုယ်စား တင်ပြဆွေးနွေးနိုင်ပါတယ်။

**ဦးဘော့စ်ကို၊ ဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန။** ။ တင်ပြထားတာကလမ်း (၅)လမ်းအနက် (၁)လမ်း ချန်ထားပါတယ်။ ကျန်တဲ့(၄)လမ်းကို ပြန်လည် ထည့်သွင်းစဉ်းစားပေးဖို့ဖြစ်ပါတယ်။ (၁) ဒီမော့ဆိုမြို့နယ် စည်ပင် သာယာရေးအဖွဲ့၊ ဦးကော့ကော်လမ်း(၁၇၄၀ပေ×၁၂ပေ×၉လက်မ)၊ မမ္မာရုံ (၃)လမ်း(၁၇၃၀ပေ×၁၂ပေ×၉လက်မ)၊ ဒေါင်ခါး(၂)လမ်း၊ ဒေါင်ခါး(၂) ရပ်ကွက်နှင့် (၃)ရပ်ကွက်ဆက်သွယ်သော လမ်းတို့သည် စည်ပင်နယ် နိမိတ် အတွင်းတည်ရှိပြီး ကတ္တရာလမ်း ဆောင်ရွက်နိုင်မှု နည်းပါးနေပါ သဖြင့် အမှိုက်သိမ်းယာဉ်များ အဝင်အထွက်သွားလာနိုင်ရန်နှင့် ကျောင်းသား ကျောင်းသူများ ရာသီမရွေးသွားလာနိုင်ရန် ရည်ရွယ်၍ မြို့နယ်စည်ပင် သာယာရေးကော်မတီမှ တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ပြီး တင်ဒါအောင်သောကုမ္ပဏီမှ သတ်မှတ်ကာလအတွင်း စံချိန်၊ စံညွှန်းပြည့်မီစွာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ငူးပလော့(၁) လမ်း( ၂၁၃၄ပေ×၁၂ပေ×၉လက်မ ) ငူးပလော့ရပ်ကွက်၊ ဖူးဘမ်းလမ်း (၂၈၂၇ပေ×၁၂ပေ×၉လက်မ)ငူးပလော့ရပ်ကွက်တို့သည် မြို့တွင်းလမ်း ဖြစ်ပြီး အမှိုက်သိမ်းယာဉ်များ အဝင်အထွက်သွားလာနိုင်ရန်နှင့် ကျောင်းသူ၊ ကျောင်းသားများ ရာသီမရွေး သွားလာနိုင်ရန်လည်းကောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တင်ပြလာသဖြင့် ဆောင်ရွက်ပေးသင့် သော လမ်းများဖြစ်ပါတယ်။ တင်ဒါစနစ်ဖြင့်ဆောင်ရွက်ပြီး တင်ဒါအောင် သောကုမ္ပဏီမှ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးနိုင် မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။ သတ်မှတ်ကာလအတွင်း

ပြီးစီးနိုင်ခြင်းမှာလည်း သဲတောင်၊ ကျောက်တောင်နှင့် ကပ်လျက်တည်ရှိ သောကြောင့်ဖြစ်ပါတယ်။ သို့ဖြင့်ပါ၍ တင်ပြထားသည့် လမ်းများအား ပြန်လည်ထည့်သွင်း စဉ်းစားပေးဖို့ တင်ပြအပ်တယ်ခင်ဗျား။

**ဥက္ကဋ္ဌ။ ။** ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီ ရဲ့ သဘောထားပြောပါ။

**ဦးအောင်နိုင်ဦး၊ အတွင်းရေးမှူး၊ ပြည်သူ့ငွေစာရင်းစောင့်ကြည့် စစ်ဆေးရေးကော်မတီ။ ။** ဝန်ကြီးအနေနဲ့ အာမခံမယ်ဆိုရင်တော့ ကျွန်တော်တို့ ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီက ပေးမှာဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ ကွင်းဆင်းစစ်ဆေးတဲ့ အချိန်မှာ စံချိန်စံညွှန်းမပြည့်ဘူးဆိုရင် ပြည်သူ့ငွေစာရင်းစောင့်ကြည့် စစ်ဆေးရေးကော်မတီအနေနဲ့ ထိရောက်စွာ အရေးယူမည်ဆိုတဲ့အကြောင်း ဥက္ကဋ္ဌရှေ့မှာ တင်ပြအပ်ပါတယ်။

**ဥက္ကဋ္ဌ။ ။** အချိန်မီ ပြီးစီးမည်ဆိုပါက ပေးလိုက်ပါမယ်။

**ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ရသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း**

**ဥက္ကဋ္ဌ။ ။** အစီအစဉ်(၆)ဖြစ်ပါတယ်။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ တင်ပြထားတဲ့ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်း များ၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ( ၆ )လအတွက် ရသုံးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းစောင့်ကြည့် စစ်ဆေးရေးကော်မတီ၏ စိစစ်ချက်အစီရင်ခံစာအပေါ် ပြည်နယ်လွှတ်တော်

ကိုယ်စားလှယ်များက သဘောတူပါသလားခင်ဗျား။

{ သုံးကြိမ်တိုင်တိုင်မေးမြန်းသည်။ လွှတ်တော်က အတည်ပြုပါသည်။ }

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အားလုံးက သဘောတူတဲ့ အတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ရသုံးခန့်မှန်းခြေငွေစာရင်းကို ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါတယ်။

**၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ အကြံပြုဆွေးနွေးခြင်း**

**ဥက္ကဋ္ဌ။** ။ အစီအစဉ် (၇)ဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးလိုပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့ရာ မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးမှ ဆွေးနွေးရန် ဖြစ်ပါတယ်။

**ဦးအောင်နိုင်ဦး၊ မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)။** ။ လေးစားအပ်ပါသော ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ အစည်းအဝေးသို့ တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး ဖြစ်ပါတယ်။ ယခုလို

ထပ်မံခွဲဝေချထားပေးတဲ့ ဖြည့်စွက်ခွင့်ပြုငွေတွေကို သုံးစွဲရာမှာ အသစ် ပြဋ္ဌာန်းထားတဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း ၂၀၁၇ ပါ စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ကြဖို့ လိုပါလိမ့်မယ်။ အထူး သဖြင့် သတိပေးလိုတာကတော့ ‘ဖြည့်စွက်ခွင့်ပြုငွေများကို ရန်ပုံငွေ လွှဲပြောင်းသုံးစွဲခြင်းမပြုရ’ ဟူသော စာသားကို အထူးအလေးထား လိုက်နာ ကျင့်သုံးကြရန်နှင့် အချိန်ကာလ တိုတောင်းသည့်အတွက် လုပ်ငန်းများ လုပ်ဆောင်မှုတွင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့် ပြည့်မီစွာ ဆောင်ရွက်နိုင်ရန် အထူးကြပ်မတ်၍ လုပ်ဆောင်ရန် လိုမည်ဖြစ်ပြီး စာရင်းစစ်ချုပ် အနေဖြင့် လည်း ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းများအပေါ် ချမှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် ကိုက်ညီမှု ရှိ/ မရှိ အထူးအလေးထား ဆောင်ရွက်ဖို့ တင်ပြအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။

**၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း**

**ဥက္ကဋ္ဌ။** ။ အစီအစဉ်(၈)ဖြစ်ပါတယ်။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ တင်ပြထားတဲ့ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဥပဒေ ပြုရေးဆိုင်ရာကော်မတီ၏စိစစ်ချက်အစီရင်ခံစာအပေါ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက သဘောတူပါသလားခင်ဗျား။

{ သုံးကြိမ်တိုင်တိုင်မေးမြန်းသည်။ လွှတ်တော်က အတည်ပြုပါသည်။ }

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အားလုံးက သဘောတူတဲ့ အတွက် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း)ကို ပြည်နယ်လွှတ်တော်က အတည် ပြုကြောင်း ကြေညာပါတယ်။

**ကယားပြည်နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲခြင်း ဆိုင်ရာနည်းဥပဒေများ အတည်ပြုကြောင်းကြေညာခြင်း**

**ဥက္ကဋ္ဌ။ ။** အစီအစဉ်(၉)ဖြစ်ပါတယ်။ ကယားပြည်နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲခြင်းဆိုင်ရာ နည်းဥပဒေ များကို (၂၉-၈-၂၀၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ပြည်နယ် လွှတ်တော်တွင် အတည်ပြုပေးနိုင်ရန် တင်ပြခဲ့ပါတယ်။ ၎င်းနည်းဥပဒေ များနှင့် စပ်လျဉ်းပြီး ကယားပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၊ အခန်း(၁၇)၊ အပိုဒ် ၁၅၈ အရ သက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိကြောင်း တွေ့ရှိပါက ယင်းနည်းဥပဒေများ၊ စည်းမျဉ်း (သို့မဟုတ်) စည်းကမ်းကို ပယ်ဖျက်ရန် (သို့မဟုတ်) ပြင်ဆင်စေရန် အတွက် နည်းဥပဒေဖြန့်ဝေတင်ပြသည့် နေ့ရက်မှ ရက်ပေါင်း(၉၀)အတွင်း လွှတ်တော်ကိုယ်စားလှယ်များက အဆိုတင်သွင်းနိုင်ကြောင်းနှင့် သတ်မှတ် ရက်အတွင်း အဆိုတင်သွင်းလာခြင်းမရှိပါက ပြည်နယ်လွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ သို့ဖြစ်ပါ ၍ (၂၉-၁၁-၂၀၁၇) ရက်နေ့တွင် ရက်ပေါင်း ( ၉၀ ) ပြည့်ပြီးဖြစ်၍ ၎င်း နည်းဥပဒေအား အတည်ပြုကြောင်း ကြေညာပါတယ်။

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး  
(၂/၂၀၁၇)ပြီးမြောက်ကြောင်း ကြေညာခြင်း

ဥက္ကဋ္ဌ။ ။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များခင်ဗျား။ အစီအစဉ်အရ ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၇)အောင်မြင်စွာ ပြီးမြောက် ကြောင်း ကြေညာပါတယ်။

**ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ပြန်လည်ထွက်ခွာခြင်း**

အခမ်းအနားမှူး။ ။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြန်လည် ထွက်ခွာမှာဖြစ်ပါတယ်ရှင်။

{အားလုံးထွက်ခွာနိုင်ပါပြီရှင် . . . ။ }

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်း အဝေး(၂/၂၀၁၇)ကို နံနက် (၁၁:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

မှတ်တမ်းတင်သူ

(ကျော်စိုးသူ- လက်ထောက်ညွှန်ကြားရေးမှူး)

စာအမှတ်၊ ၁/၁/၇( )/လွှတ်တော်-၂၀၁၇

ရက်စွဲ ၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ( )ရက်



အစည်းအဝေးဆုံးဖြတ်ချက်များ



# ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

## ကယားပြည်နယ်လွှတ်တော်

မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ နတ်တော်လဆုတ် (၂)ရက်နေ့မှ၊ နတ်တော်လဆုတ် (၃)ရက်နေ့ထိ (ခရစ်သက္ကရာဇ် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့မှ ဒီဇင်ဘာလ (၆)ရက်နေ့ထိ) ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၇)မှ အောက်ပါဆုံးဖြတ်ချက်များကိုချမှတ်လိုက်သည်-

### မှတ်တမ်းတင်ခြင်း

မှတ်တမ်းတင်ခြင်းအမှတ်၊      ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ  
၁/၂-၂/အရေးပေါ်(၂၀၁၇)      အစည်းအဝေး တက်ရောက်မှုအခြေအနေ  
ကို မှတ်တမ်းတင်ခြင်း

၁၃၇၉ ခုနှစ်၊ နတ်တော်လဆုတ် (၂)ရက်၊ ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၇) (ပထမနေ့)တွင် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၂၀)ဦး ရှိသည့်အနက် (၁၇)ဦး တက်ရောက်သဖြင့် အစည်းအဝေးတက်ရောက်မှု အခြေအနေတင်ပြချက်ကို မှတ်တမ်းတင်သည်။

မှတ်တမ်းတင်ခြင်းအမှတ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ  
၂/၂-၂/အရေးပေါ်(၂၀၁၇) အစည်းအဝေး တက်ရောက်မှုအခြေအနေ  
ကို မှတ်တမ်းတင်ခြင်း

၁၃၇၉ ခုနှစ်၊ နတ်တော်လဆုတ် (၃)ရက်၊ ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၇) (ဒုတိယနေ့)တွင် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၂၀)ဦး ရှိသည့်အနက် (၁၇)ဦး တက်ရောက်ခဲ့သဖြင့် အစည်းအဝေးတက်ရောက်မှု အခြေအနေတင်ပြချက်ကို မှတ်တမ်းတင်သည်။

**အတည်ပြုခြင်း**

အတည်ပြုခြင်းအမှတ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော  
၁/၂-၂/အရေးပေါ်(၂၀၁၇) ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ်၊  
ဧပြီလမှ စက်တင်ဘာလအထိ (၆)လ  
အတွက် ရသုံးခန့်မှန်းခြေငွေစာရင်းကို  
အတည်ပြုခြင်း

၁၃၇၉ ခုနှစ်၊ နတ်တော်လဆုတ်(၃)ရက်၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက်တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၇) (ဒုတိယနေ့)တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ရသုံးခန့်မှန်းခြေငွေစာရင်းကို ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ရေးကော်မတီ၏ စိစစ်ချက် အစီရင်ခံစာအပေါ် ပြည်နယ်လွှတ်တော်တွင် အတည်ပြုသည်။

**အတည်ပြုခြင်းအမှတ်၊** ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယား  
**၂/၂-၂/အရေးပေါ်(၂၀၁၇)** ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေ  
 သုံးစွဲရေးဥပဒေ(မူကြမ်း)ကို အတည်  
 ပြုခြင်း

၁၃၇၉ ခုနှစ်၊ နတ်တော်လဆုတ်(၃)ရက်၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက်တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ကယား ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၇) (ဒုတိယနေ့)တွင် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း)ကို ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်ချက် အစီရင်ခံစာအပေါ် ပြည်နယ်လွှတ်တော်တွင် အတည်ပြုသည်။

**အတည်ပြုခြင်းအမှတ်၊** ကယားပြည်နယ် ပုဂ္ဂလိကမော်တော်ယာဉ်  
**၃/၂-၈/၂၀၁၇** များ စနစ်တကျပြေးဆွဲခြင်းဆိုင်ရာ  
 နည်းဥပဒေများ အတည်ပြုခြင်း

၁၃၇၉ ခုနှစ်၊ နတ်တော်လဆုတ်(၃)ရက်၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက်တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ကယား ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၇) (ဒုတိယနေ့)တွင် ကယားပြည်နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲခြင်းဆိုင်ရာ နည်းဥပဒေများသည် (၂၉-၈-၂၀၁၇)မှ (၂၉-၁၁-၂၀၁၇)အတွင်း ကယားပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ အခန်း(၁၇)၊ အပိုဒ် ၁၅၈ အရ သက်ဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိကြောင်း တွေ့ရှိပါက ယင်းနည်းဥပဒေများ၊ စည်းမျဉ်း (သို့မဟုတ်) စည်းကမ်းကို ပယ်ဖျက်ရန် (သို့မဟုတ်) ပြင်ဆင်ရန်အတွက် အဆိုတင်သွင်းနိုင်ကြောင်း ကြေညာခဲ့ပြီး (၁၉-၁၁-၂၀၁၇)ရက်နေ့တွင် ရက်ပေါင်း (၉၀)ပြည့်ပြီဖြစ်၍ ၎င်းနည်းဥပဒေများအား အတည်ပြုသည်။